



ଅଧିତ୍ ଚ୍ଚା। ଦେବ୍ୟାଦୀଲର୍କିଃ। ଗ-ରିଣ୍ଗାଳୀ। ଏଠାଙ୍ଗୁ  
ଷାର୍ପ୍ପିଂସ୍କ୍ରିପ୍ଟିଫିକର୍ | ଏକ୍ସିକ୍ଯୁଲିଶିପ୍ |

୦୯୮୮୦୮\_୨୨୯୯ | ୦୯୮୮୦୮\_୨୨୯୯

sarpaymaha@gmail.com  
[www.facebook.com/Ma.Har201507](https://www.facebook.com/Ma.Har201507)

ဖုန်းနံပါး:	တတိယအကြီး
ဒီဇင်ဘာ:	၂၀၂၂ ခုနှစ်
လမ်းနံပါး:	၆၀၀
မျက်နှားနံပါး:	မြတ်မွန်
ဖုန်းနံပါး:	ဒေါ်သိမ့်ဘဏ္ဍား (၀၁၂၃၄)
ဖူးနံပါး:	ဦးဝင့်ဘို့ (နှင့်သင်ပုန်ပိုက်-၀၀၄၄၁) ၀၉၂၅၀၅၇၆၇၆
စာမျက်နှာ:	တင်မိခိုင်
စာမျက်နှား:	ကိုတင်ဆော် (Perfect Binding) ဝရောဂေါင်စာ
ပြန်လည်:	မဟာတာပေ
ပုံစံ:	ပုံး - ဝရောဂေါင်၂၃၃၃ । ဝရောဂေါင်၂၃၃၄
တိုင်း:	၆၀၀၀ ကျပ်

စံပယ်ဖြူနဲ့

မြိုက်လေးနေ့မကောင်းပါ ဝွေးစံပယ် । စံပယ်ဖြူနဲ့  
ရန်ကုန်၊ မဟာတာပေ । ၂၀၂၂  
၁၁ ၂၈၁ । ၂၀၁၅ × ၁၂၀၅ ၀၈၈၉  
(၃) မြိုက်လေးနေ့မကောင်းပါ ဝွေးစံပယ်

မြိုကလေး

# နနမကောင်းပါ

ခံပယ်ဖြူရှု

ဂ သ ဝ ထွ နိ စ စ ည်းမှု

## မာတိကာ

၁။ အလှမ်းဝေးခဲ့သည်	၈
၂။ အချိစ်ကို ဖတ်ရှုခြင်း	၅၅
၃။ အလွမ်း အငေး လည်ပြန်	၃၇
၄။ အိမ်	၄၉
၅။ မသိမှု ကဗ္ဗာ	၆၀
၆။ မျက်နှာထွေ၏ မထွေ၏	၆၃
၇။ မြိုက်လေး နေမကောင်းပါ	၆၀
၈။ ပါးလျလျ မြို့သူ	၆၂
၉။ ရထားသံလမ်း နံဘေးမှာ	၁၀၆
၁၀။ ရန်မျှပင်	၁၁၉
၁၁။ အဖေ ဆုံးတဲ့နောက	၁၃၁
၁၂။ မှုန်ရိပြာသော နှင်းဆီပွင့်လွှာ	၁၄၈
၁၃။ စိတ်အနှင့် လေအသွေး	၁၅၄
၁၄။ ရှင် မသိသေးတဲ့ ကျွန်ုမ်တို့ဘဝတွေ	၁၅၈
၁၅။ တိုက်ကပ်ပန်းစွယ် ဝရှုန်တာ	၁၅၃
၁၆။ သူတို့ မက်လာ	၂၀၅
၁၇။ တွယ်မျောချို့	၂၁၅
၁၈။ နက်ငယ်၏ ဝန်းကျင်	၂၂၉
၁၉။ လေအလွန် ပျောက်ဂွယ်သူ	၂၃၈
၂၀။ တိမ်မီးခိုး လွင့်အပြယ်	၂၄၈
၂၁။ ထမင်းဆိုင်	၂၅၀
၂၂။ ရေစီးထဲ စုန်ဆန်မျောပါ	၂၅၈

## အလှမ်းဝေးခဲ့သည်

\* \* \*

ဆည်းဆာနေခြေထုတေသန ဝရနိတာပေါ် ဖြာကျလျက်ရှိလေသည်။  
အထင်များ ဌာနပြီမို့ အိမ်ခန်းအတွင်း ပြောင်းကာချိတ်ရလျှင် ဝရနိတာ  
သည် ကျယ်ကျယ်လွင့်လွင့် ရှိလာပြန်သည်။

ဒေါ်ခြေကျော့သည် ပက်လက်ကူလားထိုင်ကို ဝရနိတာဘက်  
ထုတ်လာ၏။ တိုက်ခန်းထဲထက်စာလျှင်တော့ လေကို လွှတ်လွှတ်လပ်  
လပ်ရှိခြင်းထဲတော့ ဝရနိတာကို သူ အတော်နှစ်ခြိုက်ပါသည်။  
အိမ်၍ သူ နှစ်သက်သည့် တစ်ခုတည်းသော နေရာ။

ပက်လက်ကူလားထိုင်လေးပေါ် ထိုင်ရင်း ဘေးက သံပန်းကွက်  
များကို ဆုပ်ကိုင်ကာ အောက်ဘက် လှမ်းကြော်လျှင်တော့ လမ်းသွယ်  
လေးပေါ် လူများ ခပ်လှပ်လှပ် သွားလာလှပ်ရှားနေတာ မြင်ရသည်။  
ညနေ အလုပ်ဆင်းချိန်၊ အိမ်ပြန်ချိန်။ သည်လူများအကြား သမီးလေး  
လည်း ပါလာမည့်မို့ သူ မျှော်နေပေသည်။

သမီးက တိုက်အောက်ရောက်လျှင် ခေါင်းလောင်း ကြိုးကလေး

လူပ်ကာ အချက်ပြတေသည်။ ယခုအခိန်အထိတော့ ဝရနှစ်တာရှိ ခေါင်းလောင်းလေးက ဖြိမ်သက်ဆဲ။ အခြားသော အခန်းအရပ်ရှုပ်က ခေါင်းလောင်းသံတို့ကတော့ ရုဖန်ရုပ် ပျုံလွှဲနဲ့လျက်။ သူ ရောက်စကတော့ ခေါင်းလောင်းကလေး တဘွဲ့ချွင်မြည်တိုင်း သမီး ဝရနှစ်တာဘက် အပြီးထွက်ကြည့်သည်ကို အုံထဲခဲ့သေးသည်။

‘အဲဒါ ဒီအခန်းကို ခေါ်တာပေါ့ အမေရ့။ ဧည့်သည်လာတာ  
တို့ဘာတို့ တစ်ခုခုပေါ့ဟု သမီးလုပ်သူက ရှင်းပြလျင်တော့ ‘ဟေ့  
မယ်ရွှေကျွေးရေ’ ဟု ခြိဝက လုမ်းခေါ်တတ်သည့် မိတ်ဆွေတို့ကို ဖြင့်  
ယောင်လာသည်။ တစ်ခါတလေများတော့ လုမ်းတောင် ခေါ်မနေပါဘူး။  
ခြုံင်းထဲသာ တန်းဝင်ခဲ့တော့တာပဲ။ ထိုအရပ်တွင် ခြုံစည်းရှိုးဆိုသည်မှာ  
လူရှိသေရှင်ရှိသေ ခတ်ထားရုံများသာပင်။ ခြုံတံဌးကို သော့ခတ်ရသည်မရှိ။  
အိမ်တံဌးမကိုသာ ချက်ချအိပ်ရသည်။ အချို့များတော့ တံဌးမကြီးပင်  
ရှိသည်မဟုတ်။

သည်မှာတော့ တိုက်ခန်းလျကားတောင် သော့ခတ်ထားရတယ်  
ဆိုလား။ သမီးသည် ပြန်လာလျှင် သော့များ တဆုတ်ဆွဲဖွင့်ရရှုသည်။  
လျကားသော့ တစ်ခါ ဖွင့်ရသည်။ လျကားထစ်အထပ်ထပ် တက်လာပြီး  
အန်းရှုရောက်လျှင် သော့နှစ်ဆင့် ဖွင့်ရသေးသည်။ သမီးရယ် သော့  
တစ်လုံးသာတ်ပါ ဆိုတော့ ‘အမေတစ်ယောက်တည်း ထားခဲ့ရတာ  
စိတ်မချေဘူး’ဆိုပါလား။

သမီးသည် နံနက်ခင်းတိုင်း အလုပ်မသွားမီ မိခင်ကို စိတ်ပူဇာ မှာကြားတတ်သည်။ ပြောမြိုစကားကိုပင် နေ့စဉ်ပြောတတ်ရှာသည်။ ‘အမေ ဘယ်သူ့ကိုမှ တံခါးသော့ ဖွင့်မပေးရဘူးနော်။ သမီးနဲ့သိတယ် ဘာညာ ဘယ်လောက်ပြောပြော အမေ မယ်ရဘူးနော် သိလား’

‘အေးပါက္ခယ’

ဒေါ်ခြွှကျော့ကလည်း ဆိုမြစကားကိုပင် ဆိုရသည်။

ထို့နောက်တွင်တော့ သူ့နေ့စဉ်ဘဝသည် ပုံမှန်လို အစပြုတော့ သည်ပင်။ သမီးလေး လမ်းထဲလျောက်သွားသည်ကို ဝရန်တာက လုမ်းမျော်ကြားရသည်။ အီမောင်းမြိမ်နေပါဟု သမီးက မှာမြှုဖြစ်သော်လည်း

## အလုပ်မိုးဝေးခဲ့သည်

အလုပ် မသွားခင် ချက်ပြုတဲ့ပြီး ချထားတတ်သော ပန်းကန်ခွက်ယောက် အချို့ ကျွန်းသည်ကို ဆေးကြောရသည်။ အခန်းတစ်စိုက်ကို လှည်းကျင်းရ သည်။ ဖုန်သုတ်ရသည်။ အဝတ်ဟောင်းများရှိလျှင် ရာမွေးလျှော်ဖွံ့ဖြိုးသည်။ အဝတ်စို့များ၊ မနေ့က မခြောက်သေးသည့် အဝတ်စို့ဖန့်ဖန့်များကို နေပြ ရသည်။

တစ်ချက်မျှ ထိုင်နေသည်၊ နားနေသည်မရှိဘဲ တတောက် တောက် လုပ်နေလိုက်သည်မှာ နေ့လယ်စာ စားချိန်သာတိုင်ပါရော။ ထို့နောက်တော့ နေ့လယ်ခင်း တီးပါက လွှင့်သော တရားနာသည်။ ပြီး လျှင် တစ်ရေးတစ်မော ဒီပို့လိုက်သေးသည်။ ညာနေခင်းရောက်လျှင်လည်း ဟင်းအိုးကလေး နေ့တာမျိုးကအစ ဒီမို့ထဲ ဟိုဟိုသည်သည် ခေါင်းစဉ် တပ်စရာ မည်မည်ရရမရှိဘဲ အလုပ်မရှိ အလုပ်ရှာနေတတ်သည်မှာ ဝရန် တာ၍ သမီးအပြန် မျှော်ရချိန်အထိတိုင်ပင်။

သမီးကလေးကတော့ သူ တကုပ်ကုပ် လုပ်ထားနှင့်သည်များကို မြင်လျှင် နှုတ်က ရူပူပူ ရေရှုတဲ့။ သို့သော်လည်း အမေလုပ်သူမှာတော့ ငြိမ်ငြမ်ဆိမ်ဆိမ် ထိုင်နေရတာထက် သည်လိုအလုပ်ကလေးတွေ လုပ်နေ ရမှ နေသာသည်ကို သိရှာမည်မဟုတ်။ တစ်နေကုန်နေ၍မှ စကားပြော ဖော်မရှိသော အခန်းထဲ ဘယ်သို့နေပျော်အောင် ကြီးစားရသည်ကို သမီးလေး သိရှာမည်မဟုတ်ပါပေါ့။

သည်မြှုပြုဝန်းကျင်၍ တစ်ညီးနှင့်တစ်ညီး အတော်ပင် သူစိမ်းဆန်းစိုင် ကြသည်ကို ဒေါ်ခြောကျော့က ယခုတိုင် အုံအားသင့်ဆဲ။

မျက်နှာချင်းဆိုင်အခန်းကိုပင် သမီးတို့ဝင်ထွက်သည်ကို မကြုံဖူး သလို သူတို့တစ်တွေလည်း ခြေားလှည့်သည်ကို မမြင်ရ။ ရောက်စ ကတော့ သီးသန်းနေတတ်ကြသည်ကို အထူးအဆန်းဖြစ်ရသေးသည်။ ‘မရင်းနှီးကြဘူးလား သမီးရယ်’ဆိုတော့ ဝတ်ကျေတန်းကျေ ပြီးပြတာမျိုး တော့ ရှိပါသည်ဆိုလား။

ဒေါ်ခြောကျော့က ရင်ဘတ်ဖိုကာ အုံအားသင့်လျှင် ‘မြှုမှာ ဒီလိုပဲ လေ အမေရဲ့’ဟု သမီးက ရယ်မော၏။ ရန်ကုန်၍ ခုနစ်နှစ်၊ ရှစ်နှစ်မျှ နေထိုင်ကျင်လည်ခဲ့သော သမီးအတွက်တော့ မိခင်၏ အုံထဲကြီးနိုင်

မူများသည် ရထ်မေ့ဖယ်သာတည်း။ ခုတော့လည်း သမီးငယ်စဉ် တုန်းက လက်ညိုးကလေး တည္နှုန်းနှင့် မေးခွန်းများစွာ မေးတတ်သလို သူက တစ်ပြန်တစ်လှည့် မေးမြန်းနေရသည်။ မြို့ပြစာသင်ခန်းတွင် သူသည် ယောင်ချာချာ။

သည်မှာ နေထိုင်ခဲ့သော ခြောက်လအတွင်း ဒေါ်ခြောကျုံ၊ နေပျုံသည့်အချိန်မှာ သမီးလုပ်သူနှင့် စကားစမြည် ပြောရချိန်များသာ တည်း။ သို့သော်လည်း သမီးက သူ့အတွက် အချိန်များများပေးနိုင်တော့ သည် မဟုတ်။ အိမ်ပြန်လာလည်းပဲ အလုပ်က ပါလာတတ်သည့်ဆိုလား။ ကွန်ပျူးတာဟု ယခုတော့ နာမည်ခေါ်တတ်ပြီဖြစ်သည့် စက်များရှု၊ တကုပ်ကုပ်အလုပ်ရှုပ်လျှင် သူမှာ သနားနေရသည်။ သည်အသက်အချွယ် ရောက်လည်းပဲ စာကျက်ရသေးသည်ကို သနားမဆုံးရှုရသည်။ ဒါနှင့်ပင် ဒေါ်ခြောကျုံသည် မြို့ပြဘဝအပေါ် ဘယ်လောက် စိတ်ပင်ပန်းသော်လှား သမီးကို လေသံမျှ ဟခဲ့သည်မရှိပေ။

ဘယ်လိုပင် သူ အနေရခက်သည်ဖြစ်သော်လည်း ကြီးစား၍ နေထိုင်ခဲ့သည်ပင်။ အခန်းကျဉ်းသည်ကို တဖြည်းဖြည်းနှင့် သည်းခံနိုင်လာသည်။ လေသန့်သန့်၊ မရှုရှိက်ရသည်ကို မေ့လျော့နိုင်လာသည်။ ကောင်းက်ကျယ်ကျယ်ပြောပြောမခြင်ရခြင်း၊ သစ်ပင်များ၊ စိမ်းစိမ်းလန်းလန်း ပေါ်ပေါ်များများ၊ မတွေ့မြင်ရခြင်းကို မျက်ကွယ်ပြနိုင်လာသည်။ အစားအသောက်ပုံစံ ကွာဟသည်ကို မပြောတတ်သလောက်ဖြစ်လာသည်။ သို့သော် သူ ယခုတိုင် နေသားမကျသည်မှာတော့ တံခါးတစ်ချို့ ပိတ်လိုက်သည်နှင့် ပြင်ပလောကနှင့် ကင်းကွာတော့မလို သီးသန့် ဆန်လှသည့် ဘဝကိုသာတည်း။

‘တို့ရွာမှာတော့ ဒီလို ဘယ်ဟုတ်ပါမလဲ’ ဟု ဒေါ်ခြောကျုံက တစ်ယောက်ယောက်ကို ပြောနေသလို တီးတိုးရော့တိမိသည်။ ဘေးဘီတွင် မိတ်ဆွေပေါင်းဖော်များရှိယလို တစ်ခေါ် ထင်ယောင်များမိသေးသည်။ သို့သော် အသေအချာ ငဲ့ကြည့်လျှင်တော့ ကိုယ်တစ်ယောက်တည်းပါလားကျယ်။

တစ်ယောက်တည်းဟု အမှန်ကိုသိမြင်သော်လည်း တွေးလက်စ

အလုမ်းဝေးခဲ့သည်

အတွေးကိုကား မရပိနိုင်။ ဒေါ်ခြွှေကျော့သည် သက်ပြင်းတစ်စကို လေး လေးတဲ့တဲ့ ချမိဘသည်။ သူမျက်ဝန်းတွင်ကား ရွာကလေးကို ပုံဖော် မြင်ယောင်လျက်။

လွန်ခဲ့သော ခြောက်လကော် ခုနစ်လလောက်ကတော့ ဒေါ်ခြွှေ ကျော့၏ မြန်မာနိုင်ငံမြောက်ပိုင်းက အတိရွာကလေးတွင် အများသူငါ စိတ်ဝင်စားကြသော သတင်းတစ်ရပ် ဖြစ်ထွန်းခဲ့လေသည်။ ဒေါ်ခြွှေကျော့ ရန်ကုန်ပြောင်းမလိုတဲ့ဟောဟု ရွာကလုများသည် အချင်းချင်း လက်တိုကြ ရ၏။ သူတို့အားလုံးသည် ကိုယ့်မိတ်ဆွေရောင်းရင်းမို့ ကြိုတင်လွမ်း ဆွတ်ရသည်က တစ်ဖက်ဖြစ်သော်လည်း အားကျေတာကတော့ ပိုပေ သည်။ တကယ်တော့ ရန်ကုန်ဆိုသည်မှာ သူတို့အတွက် အိပ်မက်ခြို တစ်ခုပမာ။ ခြွှေတိဂုံးရားကို ဖူးရလျှင် သေပျော်ပြီဟု သူတို့ပြောတတ် ကြသည် မဟုတ်လား။ တိုက်တာအဆောက်အအုံများ၊ ကားအလုလေး များကို ဖီဒီယိုတော်ကားများ၌ ငေးမောချင်ဖွယ် မြင်ရတတ်သည့် ရန်ကုန် မဟုတ်လား။ ယခုတော့ ထိုရန်ကုန်တွင် ဒေါ်ခြွှေကျော့က အခြေချရ မည်တဲ့။ ဒါသည် အားကျစရာပေပဲ။

‘ဟော မယ်ခြွှေကျော့ရေး... သမီးလေးက ဒီလို သိတတ်တာ တကယ်ဝမ်းသာစရာပဲကေား... ကိုယ့်အမေကို ခြို့ခြိုးပြေားမှာ လုပ်ကျွေး ပြုစမယ်ဆိုတာ နည်းနည်းနောနော သိတတ်တာမှ မဟုတ်ဘဲနေ့ဗို့ တစ်ဖက်ခြိုက ငယ်သူငယ်ချင်း မယ်နှင့်ယုံကဆိုလျှင် သူမှာ ပြီးသာနေရ သည်။’

တကယ့်တကယ့်မှာတော့ သူသည် ရွာက စွာချင်သည်မဟုတ်။ အဝေးက သမီးလုပ်သူကို လွမ်းဆွတ်လှတာမှန်သော်လည်း သည်လို အတိချက်ဖြုပ်ရွာကို စွန်စွာရမည်ဆိုတော့ အတော်ပင် ဝမ်းနည်းရလေ သည်။

ခြိုထဲမှ ပန်းပင်၊ သစ်ပင်လေးများကလည်း ခုမှုပင် ပို၍ စိမ်းမြဲလှပလာလေသလား မသိ။ မိတ်ဆွေတို့ကလည်း တိုး၍ ခင်တွယ်စရာ ကောင်းလာသည်။ မိုးရာသီ၌ ဗုက်ထကာ နွေရာသီတွင် ဖုန်ထူးဖြစ်သော ရွာလမ်းမပေါ်၌ လျှောက်ရစဉ်မှာပင် သည်လမ်းပေါ် နောင် ဘယ်သောအခါ

ပြန်ရောက်မည့်မသိဟု ဝမ်းနည်းနေသည်။

သည်လမ်းပေါ် သူတို့ ကလေးဘဝက ပြီးလွှား ဆောကစားခဲ့  
ကြသည်။ ကျောင်းတက်ခဲ့ကြသည်။ ကျောင်းကထွက်၍ လယ်ထဲဆင်း  
ရရှိနိမ္မာလည်း သည်လမ်းကပဲ လယ်ပြင်တောကို သွားခဲ့ကြရသည်။  
ဟော... အပျိုအချယ်ရောက်ကာ ချစ်ခင်ရသူနှင့် တွေ့ကြောတော့လည်း  
သည်လမ်းပေါ်မှာ လသာချိန် စကားပြောဖူးရပြန်သည်။ အိမ်ထောင်ကျား  
သားသမီးများရလာချိန်မှာလည်း ကလေးတို့သည် ကျောင်းတက်ရာ၊  
ဆောကစားရာတွင် သည်လမ်းမပေါ်ပင် ကျင်လည်ကြပြန်သည်။ သံသရာ  
တစ်ပတ်လည်းခြင်း။

ခုတော့လည်း ရာသီအလိုလီပြောင်းခဲ့ပြီကော်။ သားနှင့် သမီးပင်  
ပညာစုံခဲ့ပြီ။ သားကတော့ သည်ရွာကလေးတည်ရှိသည့် ခရိုင်မြို့မှာပင်  
အိမ်ထောင်ကျကာ အခြေချာနေပြီ။ သားသမီးပင် ထွန်းကားနေပြီ။

မိဘများရှိသည်ရွာသို့ တစ်နှစ်လျှင် မိသားစုံအစုံအလင်  
တစ်ကြိမ်၊ သူတစ်ယောက်တည်း ဝါးကြိမ်၊ ခြောက်ကြိမ်တော့ ရောက်  
တတ်သည်။ တစ်နယ်တည်းမှာပင် ရှိသည်မို့ အဝေးရောက်နေသော  
သမီးလောက်တော့ မလွမ်းရတာအမှန်ပင်။

သမီးလေးကတော့ ပညာပို့ ထက်မြုက်ပြီး ရည်ရွယ်ချက်က  
လည်း အစ်ကိုထက် မြင့်မားသူ။ မန္တလေးတဏ္ဍသို့လ်တွင် ဘွဲ့ရရှိန်က  
တည်းက ရန်ကုန်မြှို့ အခြေချာတော့သည်။ မြို့ကလေးသို့ ပြန်မလာပြီ။  
တစ်နှစ်လျှင် တစ်ကြိမ်သာ အနိုင်နိုင် ပြန်လာနိုင်ရှာသည်။ အပြန်ခက်သော  
လမ်းကို ရွေးသည့်အတွက်တော့ သမီးလေးကို သူ ဘယ်တော့မှ အပြစ်  
မမြင်ခဲ့ပါပေ။ ရုဖန်ရုပါတော့ သတိရရွှေမ်းဆွတ်လုပေသည်။

သမီးကြိုက်တတ်သော ဟင်းကလေးများ ချက်ရချိန်တိုင်း ကျွေး  
မွေးချင်စိတ်ပေါ်ရမြဲ။ သမီးဖုန်းဆက်မည်ဆိုသောနောများ၌ လည်ပင်းရှည်  
အောင် မျှော်ရမြဲ။ သမီး ပြန်လာတတ်သည် သကြ်နိုတ်ရက်ကတော့  
အပျော်ဆုံးကာလများပါပဲ။

သို့သော်လည်း အလုပ်ပိတ်ရက် ကုန်ဆုံး၍ ရွာမှ သမီးပြန်ချိန်  
တိုင်း ဒေါ်ရွှေကျွေ့ တိတ်တဆိတ် မျက်ရည်ကျရပါသည်။ သမီးကလေး

အလုမ်းဝေးခဲ့သည်

အိမ်က မထွက်ခင်အထိ သူ ပြီးနေတတ်သော်လည်း သမီးကို တင်ဘွား သည် ဆိုင်ကယ် တဖြည်းဖြည်းဝေးပြီဆိုလျင်တော့ မျက်ရည်ကျမိတတ်၏။ အဘိုးကြီး မြင်မည်စိုးသည်နှင့် ဟန်ဆောင်ရပြန်သည်။ သို့သော်လည်း နှစ်သုံးဆယ်ကျော် လေးဆယ်နှီးပါး အရိပ်ကြည့်ခဲ့သူမဟုတ်လား။ မျက်နှာ ကို အကဲခတ်ရုံနှင့်ပင် စိတ်ကို အလှယ်တကူ သိနိုင်သူ။

သူကတော့ ယောက်ဗျားသားမို့ ခံစားချက်ကို ဖော်ပြတတ်သူ မဟုတ်ပေ။ ဒေါ်ချွေကျော့ကိုပင် တစ်ပြန်တစ်လျည့် နှစ်သိမ့်တတ်သေး၏။

‘ကလေးတွေဟာ ငှက်ကလေးတွေလိုပါပဲ ချွေကျော့ရယ်။ အတောင်စုံရင် အသုံးကို ဘယ်ပြန်လာပါမလဲ’ ဟု အဘိုးကြီးက ပြောတတ်မြို့။

တကယ်ပင် တစ်နှစ်တစ်ကြီးမြှင့်တော့ မှန်မှန်ပြန်လာတတ်သော သမီးသည် ရှိန်ကုန်းမြှုပ်ပင် အမြေကျော်များ အကြောင်းချိန်မှာတော့ မိဘများဆို နှစ်စဉ်ပုံမှန် ပြန်မရောက်နိုင်ပြီ။ ဒေါ်ချွေကျော့သည် သမီးပြန်မလာတတ်သော နွေဦးရာသီများတွင် ဘယ်ကို မျှော်ရမည့်မသိ ယောင်တောင်တောင်ဖြစ်ရသေးသည်။

သို့သော် နောက်ဆုံးတော့ သူ မမျှော်တော့ပါပေ။ အဝေးမှာ ပေမယ့်လည်း သမီးလေးဘဝ လှပနေဖို့ ပို့ရင်းမဟုတ်လားကွယ်။ သမဂ်လုပ်သူကလည်း ရိုးသားအေးချမ်းသူ၊ ကြီးစားသူမို့ သမီးကို စိတ်ချရပေပြီ။

‘နောက်ဆုံးတော့လည်း မင်းနဲ့ ငါနဲ့ပဲ ကျွန်ုခဲ့တာပေါ့ ချွေကျော့ရယ်’ ဟု ပြောတတ်သော အဘိုးကြီးသည်လည်း ခုတော့ ဒေါ်ချွေကျော့ကို ထားရစ်ခဲ့ပေပြီ။

သုံးနှစ်ဆိုသည်မှာ တစ်ယောက်တည်း ကျိုဖြတ်ရချိန်တွင် တော့ ကာလပိုရည်သား။ သို့သော် အဆွေအမျိုး မဟုတ်လည်း နွေးတွေးကရုစိုက်ကြသော ချစ်စဖွယ် အလေ့ကြီးစိုးသည့် ရွာကလေးတွင် သူ နေပျော်ခဲ့သားပင်။

အသက်ကလည်း ခြားက်ဆယ်စွဲနှီးပြီမို့ နားအေးပါးအေးသာ နေတတ်လာသည်။ လယ်ယာကိုလည်း တူ့၊ တူမတို့လက်အပ်ကာ

လူညွှေမကြည့်ဘဲ နေနိုင်သည်မို့ ပူစရာမလို့။ အသက်လည်း ကြီးလျပြီ။ ဘာများ အပိုကုန်စာရှိရှိလိုလဲ။ သားနှင့် သမီးက ပို့ပေးတတ်သော ငွေကြေးများနှင့်လည်း လူ၍တန်းနိုင်သေးသည်။ တရားအလုပ် လုပ်နိုင် သေးသည်။ သည့်ထက် စိတ်ချမ်းသာစရာဘဝ ရှိမည်မထင်။

သို့သော်လည်း သမီးလုပ်သူက အမေကို အဝေးမှာ မထားလိုတော့ဘူးဆိုပါလား။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက တစ်ကြိမ် သေကောင် ပေါင်းလဲ ဖျားနာလိုက်ကတည်းက သမီးက သည်စကားကို တဖွဢ့ဖြောတတ်လာသည်။ သားကလည်း ထို့အတူ။

နောက်ဆုံးမှာတော့ သမီးကိုသာ ပို၍ အားကိုးသည်မို့ သမီးဆုံးဖြတ်သမျှ နာခံရတော့သည်။ ဒါနှင့်ပင် ရွာကို စွန်းဆွာဖို့ ဆုံးဖြတ်ရသည်။

တကယ်တော့လည်း ရွာကို စွန်းဆွာဖို့ဆိုသည်မှာ အပြောတော့ အဂွယ်သား။ သမီးကို ချုပ်ခေါ်အားကိုးရှုံးရှုံးသာ ပြောမထွက်သည်။ သို့သော် ဒေါ်ခြွေကျော်က ရွာက မရွာချင်ပြီ။ ရွာမှာသာ ခေါင်းချလိုသည်။

ရုပ်ရွာကတော့ သမီးအစီအစဉ်ကို ထောက်ခံကြသည်လေ။ တစ်ယောက်တည်းမို့ ရုပ်ရွာက ကြည့်ရှုနိုင်သော်လား၊ သမီးရင်းလောက်တော့ ဘယ်သူက ကောင်းနိုင်မည်လဲ။ ဘေးသီက နားချသည့် စကားများနှင့် နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချရသည်။ ရွာကို စွန်းပါမည်။

ငယ်ကတည်းက လူမှန်းသိတတ်စကတည်းက လည်ပင်းဖက် ပေါင်းလာသည်ဖြစ်သော ငယ်သူငယ်ချင်း မိတ်ဆွေရင်းတို့ကတော့ ဝါများခြင်းတစ်ဖက်၊ ဝါများနည်းခြင်းတစ်ဖက်ပါတကား။ သွားရပါတော့မည် ဆိုသည့် နေ့ရက်မတိုင်မီ မယ်နှင့်ယုံနှင့် မယ်ငွေစိုးတို့သည် နေ့စဉ်နှင့်အမျှ ဆိုသလို သူ့အိမ်ဆီ ရောက်လာတတ်ကြသည်။ သူတို့တွင် ပြောစရာ စကားမကုန်။ ရောက်တတ်ရာရာဟုဆိုနိုင်သော်လည်း စင်စစ်တော့ ကြိုတင်လျမ်းနှင့်သော စကားများပါပေါ်။

“ငါတို့ဆီ စာလေး ဘာလေးတော့ ရေးပါဦးနေ့့။ ငါတို့လည်း ဘုရားဖူးလေး လာချင်သား။ လာရင်တော့ တွေ့ရတာပကွယ်”

မယ်နှင့်ယုံက လွမ်းလွမ်းဆွေးဆွေး ပြောလျှင်တော့ မျက်ရည်ပဲ ချင်သည်။

အလုမ်းဝေးခဲ့သည်

“စာရေးတော့လည်း အဘွားက စာဖတ်နိုင်မှာမို့လား” ဟု မယ်နှင်းယုံ၏ မြေးကလေးက ဝင်ပြောလျှင်တော့ သူတို့သည် မျက်ရည်ပဲကာ အလွမ်းအတ်ခင်းချင်သည်ကို မေ့လျှော့ရယ်မောရသည်။

“မဖတ်နိုင်လည်း မင့်ဖတ်ခိုင်းမှာပေါ့ ဒီကောင်လေးဟာ”

သူငယ်ချင်းရောင်းရင်းတို့သည် ဒေါ်ချွေကျော့တစ်ယောက် ပစ္စည်းပစ္စယများ သိမ်းဆည်းစပြုလျှင်ပဲ မျက်နှာမကောင်းနိုင်။ ငယ်ကတည်းက စိတ်အင်မတန်နဲ့သော မယ်ငွေ့စိုးကတော့ ပို၍ မျက်နှာမကောင်းဖြစ်ရှာသည်။ တစ်ချက်တစ်ချက် မျက်ရည်အပဲသား ဖြစ်ရှာသည်။

ထိုရက်များထဲ သမီးလုပ်သူကတော့ ရောက်မလာသေး။ စောင့်စားရဆဲ။ ပစ္စည်းများကိုတော့ သိမ်းဆည်းပြီးပြီး အိမ်ကိုတော့ ဘယ်သောအခါ ပြန်ရောက်မည်မသိနိုင်လေရာ တူမလက်သို့သာ အပ်ရသည်။ သားကလည်း ရွှေကို ခြေးလုညွှုနိုင်မည် မဟုတ်။

“အရီးပြန်လာချင်တဲ့အချိန် ပြန်လာနေ့။ အရီးမရှိတုန်းတော့ စိတ်ချ ဒီအိမ်ကို ကျွန်းမ ကြည့်ထားမယ်”

“အိုက္ယ်...ရန်ကုန်လို မြို့ရောက်မှတော့ မယ်ချွေကျော့ တော့ ပြန်လာစရာလား”

‘အရီးငွေကလည်း ကျွန်းမတို့ ရွှေလောက် ဘယ်မှာ ပျော်စရာကောင်းပါမလဲ’ ဟု မြို့ပေါ်ပင် အကြိမ်ရေ အနည်းငယ်သာ ရောက်ဖူးသော တူမက အုံအားသင့်စရာ စကားဆိုသည်။ သည်တုန်းကတော့ ဒေါ်ချွေကျော့က တူမချောစကားကို ပြီးသာနေခဲ့သည်။

“ခုတော့လည်း အေးသာစကား သတိရသေးတော့တယ်”

သည်တစ်ကြိမ်တော့ တစ်ယောက်တည်း ဖြစ်မှန်းသိသိနှင့် စကားတီးတိုးဆိုမိသည်။ အေးသီကိုလည်း ဘယ်သူရှိနိုး ယောင်ယ်းလှည့်မကြည့်တော့ပါ။ တစ်ယောက်တည်းဆိုသည်ကို သတိရပေပြီ။

ဒေါ်ချွေကျော့၏ မိုင်းညီညီမျက်ဝန်းများတွင်တော့ ရွှေမှ သူတွက်ရွာခဲ့သည့်နေ့ကို ပြန်လည်မြင်ယောင်နေသည်။ စက်လေ့တဲ့ သူရောက်သည်အထိ မိတ်ဆွေတို့က လိုက်ပို့ကြသည်။ ထိုနောက် ကမ်းစပ်တွင် ငေးမောရပ်ကျွန်ရစ်သည်။ လက်ပြနှုတ်ဆက်ကြသည်။ မယ်နှင်းယုံနှင့်

မယ်ငွေစိုးတို့ တရှုပ်ရှုပ်နှင့် မျက်ရည်သုတေကြသည်ကို ပိုးတဝါးမြင်ရသည်။ သူမျက်ဝင်းမှာလည်း မျက်ရည်ရစ်ရိုင်းသည်မို့ မြင်ကွင်းက မကြည်လင် တော်ပါပေ။

သမီးလက်ကလေးကို ဆုပ်ကိုင်ရင်း ထိုမြင်ကွင်းကို ငေးမောနေ လိုက်သည်မှာ စက်လေ့ကမ်းက ခွာသည် အထိပါပဲ။ ထို့နောက်မှာတော့ စက်လေ့အခုတ်တွင် ခွာမြင်ကွင်းသည် တရိပ်ရိပ်နောက်မှာ ကျွန်ရစ်၏။ ရွှေးစေတိကို အဖြတ်၍ လက်အုပ်ချိမို့ ကန်တော့ရသည်။ ဒါသည် နောက်ဆုံးပေလား။ သူ မပြောတတိနိုင်။

စိမ်းမြေသာ လယ်ပြင်တော့၊ ကိုင်းပင်များ၊ ချောင်းရေပြင်ထက် ပုံပဲသော ငှက်ငယ်များ၊ ရေစီးမှာ မောပါသော ဗေဒအုပ်များ၊ ခွာစဉ် တန်းများ။ မြင်ကွင်းအားလုံးသည် လွမ်းဖွယ်အတိသာတည်း။

ခုတော့လည်း မြို့ပြနေ့ရက်သည် ခြောက်လသို့ပင် တိုင်ခဲ့လေ၌။ သမက်လုပ်သူမှာ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ရန် ထွက်ခွာခဲ့ပြီဖြစ်၍ အိမ်တွင် သမီးနှင့် ဒေါ်ချွေကျော့နှစ်ဦးတည်းသာ။ သမီးကလည်း အလုပ် တစ်ဖက်နှင့်မို့ နောက်ဆုံးတော့ တစ်ယောက်တည်းပါပဲ။

သမီးသည်လည်း မိခင်ကိုတော့ ရတတ်သမျှ အချိန်လေးမှာ ကြိုးစား၍ ဂရုစိုက်ရှာသည်။ ခုတစ်လောတော့ စာမေးပွဲတစ်ခု ရှိသည် ဆိုလား။ အိမ်ပြန်ရောက်လည်းပဲ စာအုပ်နှင့် ကွန်ပျူးတာနှင့် အလုပ်များ တတ်သည်မှာ မိခင်ကြီး စကားပြောလိုသည်ကိုပင် မေ့လျှော့နေရာ ထင်ပါရဲ့။ ဒေါ်ချွေကျော့မှာတော့ ငယ်တန်းကလို သမီးစာကျက်ချိန် ဘေးကလေး ယပ်ကလေး ခတ်ပေးချင်သား။ သို့သော် ပန်ကာက တစိတိ လည်ကာ အအေးမာတ် ပေးလေသည်။

လျှပ်စစ်မီးအလင်းအောက်၌ သမီးလေး၏မျက်နှာအလှကို ငေးရ သည်နှင့်ပင် နောက်ချိန်တိုင်း အထိုးကျွန်သမျှလည်း ပျောက်ပါရော့။

‘အေးအေးလူလူ နားနေပါ အမေရယ်’ဟု သမီးက ပြောမြို့ဖြစ် သော်လည်း ဒေါ်ချွေကျော့မှာ ဘာများ လုပ်ပေးရပါဟု သမီးအနား ရစ်သီ တတ်သည်။ လက်ဖက်ကလေးများ သုပ္ပန်း၍ သမီးက နှစ်နှစ်ပြိုက် မြိုက် စားလျှင် သူမှာ ကျွန်ပ်နေရသည်။ ကော်ဖိဖျော်ပေးရလျှင်လည်း

အလုမ်းဝေးခဲ့သည်

နှစ်သိမ့်ပိတ်ဖြစ်မဆုံး။

တကယ်တော့ သမီးကို ငယ်တွန်းကလိုပင် ဒေါ်ချွေကျောက ကိုယ့်ခြေကိုယ့်လက် ပြုစုလိုသေးသည်။ သို့သော် သမီးက အမေကို ခွင့်မပြု။ လျှပ်စစ်နှင့်သာ ချက်ပြုတ်သုံးစွဲရသည့်နို့လည်း ဒေါ်ချွေကျောက မုံးရ။ သူသည် တစ်သက်လုံး ထင်းမီးနှင့်သာ ချက်ပြုတ်လာသူ။ တစ်ခါ တစ်ရုံတော့ သမီးကို သူ့လက်ရာကလေးများ ချက်ကျွေးချင်သေးသည်။ သို့သော် ယာခုအထိတော့ သူသည် ကလေးငယ်ပမာ တစ်ကျော့ပြန် ဖြစ်လျက် သမီးကလေးက လုပ်ကိုင်ပေးသမျှကိုသာ ခံယူနေရသည်။ ကြာတော့လည်း လူပိုတစ်ယောက်ပမာ ခံစားချက်သည် မကြာခဏ ဆိုသလို တိုးဝင်လာတတ်ပါသေးသည်။ သို့သော် သမီးရှေ့တွင် မည် သည့်အခါမျှ မဖွင့်ဟာ။ မနေပျော်သော မြို့ပြတွင် မနေပျော်သည်ကို လည်း နှုတ်က မဟပါပေ။

‘သမီးနဲ့နေရတာ ပျော်တယ်မဟုတ်လား အမေရယ်’ ဟု သမီးလေးက မေးတိုင်း ရယ်မာ ခေါင်းညိုတ်မြှု။

နံနက်ခင်းရောက်ပြီဆိုလျင်တော့ ဒေါ်ချွေကျော့၏ အထိုက်နှင့် ဘတ်သည် တစ်ပတ်လည့်မြှုပ်ပေါ်။

သမီးသည် ထုံးစံလိုပင် ဓိခင်ကို မှာတမ်းများစွာ မှာကြားကာ အိမ်က ထွက်တတ်သည်။ သော့မဖွင့်ပေးဖို့ အတန်တန်မှာသည်ကို ဒေါ်ချွေကျော့က နားမလည်။ သို့သော်လည်း သမီးစကားကိုတော့ နာခံ ကာ မည်သူ့ကိုမျှ သော့ဖွင့်မပေးပေ။

တစ်ခါတစ်ရုံတော့လည်း အလှုခံများသည် လေးထပ်အထိ မောမောပန်းပန်း တက်လာသည်ကို ရေကလေးတစ်ပေါ်ကိုမျှ မတိုက်နိုင် ဘဲ၊ တံခါးပင် ဖွင့်မပေးနိုင်ဘဲ သံပန်းတံခါးမှ လက်လှမ်းကာ အလှု။ ငြေပေးရသည်ကို အားနာနေသည်။ သို့သော် သူတို့မျှက်နှာတွင်တော့ ဘာမှုလည်း အဆန်းတကြယ်အမှုအရာ မတွေ့ရ။ သမီးကတော့ ဒါမြို့ လေ အမေရဲ့ဟု ဆိုဦးမလားမသိ။

တစ်ခါတော်လည်း ပစ္စည်းလာရောင်းသည်ဆိုသော လူငယ်လူရွယ်များ ရောက်လာတတ်သေးသည်။ မယူသေးပါဘူးကွယ်ဟု

ဆိုရတိုင်းလည်း အားနာနေပြန်သည်။ သူတို့ မမောက်ဘူးလားကွယ်ဟု ကြိုကြိုဖန်ဖန် သနားနေပြန်သည်။

ဒေါ်ချွေကျော့သည် တစ်နေ့လုံးနော်မှ အောက်ထပ်သို့ တစ် ကြိုင်ပင် ဆင်းသည်မဟုတ်။ ဆင်းစရာလည်း အကြောင်းမပေါ်။ သမီးက သူ အောက်ဆင်းရသည်မရှိအောင်ပင် ပြည့်စုံအောင် ထားခဲ့သည်။ သမီးရုံးပိတ်သော ရက်တွင်တော့ ရွေးလေးဘာလေး ရောက်သားပဲ။ ဉာဏ် စင်းများ၌ လမ်းလျှောက်ဖြစ်သားပဲ။ ချွေတိဂုံဘုရားသို့လည်း သမီးက ရုံဖန်ရုံပါ လိုက်ပို့တတ်သည်။

ချွေတိဂုံဘုရားကို ဖူးရတိုင်းတော့ ဒေါ်ချွေကျော့သည် ရွာက မိတ်ဆွေတို့ကို တမ်းတတ်လေသည်။ သူတို့သည် ချွေတိဂုံကို ဖူးမြော် လိုကြသည်။ ချွေတိဂုံကို ဖူးရရင် သေပျော်ပါပြီဟု အခါခါမြည်တမ်းတတ်ကြသည် မဟုတ်လား။ ထိုမိတ်ဆွေတို့ကို လက်ခွဲခေါ်ကာ ဘုရားဖူးစေချင်ခဲ့သည်။ ခုတော့လည်း လက်ခွဲခေါ်နိုင်လျှင်ပင် ဆွဲခွင့်မသာ တော့ပြီ။

“သော်...မယ်နှင်းယုံ...မယ်နှင်းယုံ”

မယ်နှင်းယုံ၏မျက်နှာ ပြည့်ပြည့်ဝန်းဝန်းက ရှေ့တွင်ပင် ထင်းလင်းနေသလို ဒေါ်ချွေကျော့မိတ်၌ ထင်လာသည်။ မျက်ရည်ပဲချင်သည်ကို ထိန်းကာ ပင့်သက်ရှိက်မိ၏။

ခုတော့လည်း တစ်လကျွော်မျှ ရှိခဲ့ပြီခို့၊ ခံစားသမျှ ဟောင်းနမ်းခဲ့ပြီဟု ဆိုကောင်းဆိုနိုင်သည်။ သို့သော် တိုက်ဆိုင်ချိန်တိုင်းတော့ နိုးထာတ်ပေါသည်။

ဒေါ်ချွေကျော့၏ စိတ်သည် လွန်ခဲ့သော တစ်လခန့်ခါ လွှင့်မျော စပြသည်။ ထိုစဉ်က ဉာဏ်စင်းတစ်ခုတွင် သူသည် သမီးထံက သတင်းတစ်ခုရပေသည်။ မယ်နှင်းယုံအိမ်က သမီးဆီ ဖုန်းဆက်တယ်ဆိုပါလား။

‘အရီးနှင်းယုံ နေမကောင်းဘူးတဲ့’ ဟုသာ သမီးက အသိပေးသော်လည်း စင်စစ်တော့ သည့်ထက် ပိုမည်ဟု မျက်နှာကို မြင်ရုံနှင့် ဒေါ်ချွေကျော့က သိနေပါပြီ။ အကျေအလည်း အစ်အောက်မေးမှပင် နေ့လားညာလား စောင့်စားနေရပြီဆိုသည်ကို သိရ၏။

အလုမ်းဝေးခဲ့သည်

‘ဘယ်လိုများ ဖြစ်ရသလဲ မဆိုနိုင်ဘူး’ဟု ရေရှးတိကာ ဒေါ်ခြေ ကျော့ မျက်ရည်ကျရသည်။

သူ့စိတ်တွင်တော့ သူ့အပေါ် အလွန်အနံ့အတာခံခဲ့သော သူငယ် ချင်းကို မြင်ယောင်နေသည်။ ရွာကို နှုတ်ဆက်ရသည့်နေ့က ကမ်းပါးတွင် ရပ်နေသော အသွင်ကို မြင်ယောင်နေသည်။ နောက်တစ်ကြိမ် ပြန်တွေ့ရပါ ဦးမလားကွယ်ဟု စိတ်ပူပန်နေသည်။ သတင်းကြားပြီးချိန်ကစ၍ မယ် နှင်းယုံကို သတိရတေသနနေရသည်မှာ ပြောဖွေဖူးမရှိ။

‘ရွာ ခက္ခပြန်ချင်တယ်ကွယ်’ ဟု တိုးတိုးဆိုသော် သမီးက မျက်နှာမကောင်းပေ။

“အလုပ်က ခွင့်ရဖို့ မလွယ်ဘူး အမေရဲ့။ အမေတစ်ယောက် တည်းလည်း သမီး စိတ်မချေဘူး”

မြန်မာနိုင်ငံ မြောက်ယားနှင့် တောင်ယားမှာ သည်မျှ ဝေးကွာ သည်တဲ့လား။ နောက်ဆုံးတော့ ဒေါ်ခြေကျော့က ပင့်သက်ရှိက်ငင်ကာ လက်လျှော့ရသည်။ ဘဝကူး ကောင်းစေဖို့သာ ဘုရားထံပါး ဆုတောင်းရ သည်။ စိတ်ပူပန်ရသည့်ကာလသည် တကယ်တော့ သုံးရက်မျှသာ ကြာသည်။ ဒေါ်ခြေကျော့၏ စိတ်တွင်တော့ သုံးရသီမက ကြာသည် သို့တည်း။

သုံးရက်မြောက်နေ့တွင်တော့ မျှော်လင့်ထားပြီးသား စကားကို သမီးထံက ကြားရပေသည်။ သူ မယ်နှင်းယုံကို ဘယ်သောအခါမှ တွေ့ခွင့်မသာတော့ပြီ။

ညီးချိန်တွင်တော့ သမီးက မျက်နှာအရိပ်တကြည့်ကြည့်ရှိ သည့်မျိုး ဟန်တင်းနေရသည်။ အိပ်စက်ရာ အခန်းလေးထဲ အရောက်တွင် ကား မျက်ရည်တို့ကို မထိန်းနိုင်ပြီ။

ဒေါ်ခြေကျော့၏ နားထဲတွင် သူငယ်ချင်း၏ ရယ်သံကို ပြန်လည် ကြားယောင်နေသည်။ သည်အသက်အချေယို့ ရောက်လာကြသည့်တိုင် သူ့အပေါ် ညီမငယ်တစ်ယောက်ပမာ ဂရိစိုက်ချစ်ခင်ခဲ့သည်ကို သတိရနေ သည်။ ရွာကျောင်းဆီ အတူလက်တဲ့ပြီးလွှားခဲ့ဖူးသော အချိန်များ၊ ရွှေ့ အပြင် လယ်ပြင်တော့ဆီ အတူလျှောက်ခဲ့ကြသော နေ့ရက်များ၊ သူ့လယ်

ကိုယ့်လယ် လယ်ယာ အလုပ်များထဲ အတူပင်ပန်းခဲ့သော ကာလများ၊ သားသမီးများကြောင့် စိတ်ပင်ပန်းချိန် အတူအားပေးခဲ့မှုများ၊ ခင်ပွန်း သည်ဆုံးပါး၍ မှဆိုးမများ ဖြစ်လာချိန် ဆုံးတိုင်ပင် ကောင်းတိုင်ပင် ရှင်သန်ခဲ့မှုများ။ အို...အမှတ်တရများက ဆုံးပဲ မဆုံးနိုင်။

ဒေါ်ချွေကျော့သည် ‘မယ်နှင်းယုံရေ’ ဟု တိုးသုံးသုံး ညည်းတွား ကာ မျက်ရည်တွေတွေ ကျရသည်။ ရွာကသာ မထွက်လာရင် မယ်နှင်းယုံး ရဲ့ နောက်ဆုံးအချိန်မှာ အတူရှုရမှာပေါ့။ အခုတော့ နောက်ဆုံးရင်လည်း ဘယ်သူပဲ နေမကောင်းတယ်ဆိုဆို၊ ဆုံးတယ်ဆိုဆို၊ ငါမှာ တွေ့ခွင့်သာ မယ် မဟုတ်ဘူး။ အတွေးများ တငော့ငော့လည်ကာ အဲသည်ညက အိပ် မပျော်။ သို့သော် နောက်တစ်ရက် မိုးလင်းလျှင်တော့ သမီး စိတ်ပူပန် မည်စုံသည်နှင့် ပုံမှန်မျက်နှာရိပ်ကို ဆင်နေရသည်။

နောက်များကတော့ ပုံမှန်လည်ပတ်ဆဲ။ ဒေါ်ချွေကျော့၏ မြို့ပြ နောက်များသည်လည်း ပုံမှန်သာ တရွေ့ချွေ ကုန်ဆုံးမြှုပင်။

သမီးလေး နံနက်ခင်း အလုပ်သွားရန် အိမ်က ထွက်ခွာသည်နှင့် ဒေါ်ချွေကျော့၏ နောက်တို့သည် သမားရုံးကျ ပြနေကျ ကိစ္စများနှင့်သာ ထံ့မွမ်း၏။ စိတ်ကို အအားမပေးချင်။ စိတ်သည် နည်းနည်းမျှ အားလပ် လိုက်သည်နှင့် လေလို လွှေ့ချင်လေ၏။

လွှေ့မျော့သွားသော စိတ်အစုံ၌ ရွာကို ရောက်ချင်သည်။ လယ်ပြင်တောထဲက လေကို ရှာရှိက်ချင်သည်။ ချောင်းရေ ချိုးချင်သည်။ ပျော်ခင်း ထရံကသည်ဖြစ်သော အိမ်ငယ်ကလေးမှာပဲ နေချင်သည်။ အိမ်ထဲက သီးပင်စားပင်ကလေးတွေကို ပျိုးနေချင်သည်။ ပန်းကလေးများ ပွင့်လာသည်ကို ကြည်နှုံးလိုသည်။ မိတ်ဆွေ ငယ်ပေါင်းတို့နှင့် ရေနေ့းကြော်းအိုး ရွှေချေက ရှေးဖြစ်ဟောင်းအောက်မေ့ဖွယ် ပြောချင်သည်။ ရွာဦးစေတိကို ဖူးချင်သည်။ ရွာဦးဘုန်းကြီးကျောင်းတွင် မိတ်ဆွေတို့နှင့် တရားနာချင်သည်။ ဥပုသံသီးလယူချင်သည်။ မဆုံးနိုင်သော ဆန္ဒများ နောက် စိတ်က လိုက်ပြီးသော် လက်တွေ့ဘဝနှင့် အလုမ်းကွာသည်မို့ ကိုယ့်၌ အမောများသာ ကျွန်းလေသည်။

နောက်ဆုံးတော့လည်း စိတ်ကို လျှေ့ချွေသော် ဝရန်တာကိုတော့

အလုမ်းဝေးခဲ့သည်

ခင်တွယ်ရာ အရပ်ဟု မြင်တတ်လာသည်။

သည်ဝရန်တာမှ ဉာဏ်ခိုင်း နေအေးချိန်တိုင်း လမ်းပေါ်သို့ မျှော်ကြည့်လျင် မြို့ပြည်နေနှင့် လုမ်းမြင်ရသည်။ လူငယ်လူချယ်တို့သည် အိမ်အပြန်လမ်းသို့ ဦးတည်လျက်။ ကလေးတို့သည် လမ်းပေါ်တွင် ပြီးလွှားလျက်။ ဉာဏ်စာ စားသောက်ပြီးပုံရသူ တချို့တလေ လမ်းပေါ်အေးအေးလူလူ လျောက်နေဟန်ကိုလည်း မြင်ရသည်။

မျက်နှာချင်းဆိုင်သို့ အကြည့်စွဲလျင်တော့ သူ့လိုပင် သားသမီး မျှော်ဟန်တူသော အမေအိုကို ဝရန်တာတွင် တွေ့ရသည်။ ထိမိခင်သည် လည်း တစ်နေကုန် တစ်နေခန်း စကားပြောဖော်မရှိသူလား မသိ။ မြေး ငယ်တို့လည်း ရှိကောင်းရှိမည်။ သို့သော် မြို့က ကလေးငယ်တို့သည် ကျူရင်နှင့် ကျောင်းနှင့် မအားလပ်ဘူးဆိုပါလား။

ရွှာမှာတော့ ကလေးငယ်တို့သည် ပြီးလွှားဆော့ကစားကာ အဘိုးအဘွားများအနီး စကားတွတ်ထိုးကာ ရှိတတ်မြှုံး။ သည်မှာတော့ အဘိုးအဘွားလုပ်ရသည်မှာ အထိုးကျွန်းနိုင်လေမည်လား။ သူ့တွင်တော့ သမီးက ရင်သွေးမယူသေးသည့်မို့ ကြိုးမသိနိုင်သေး။ မြေးရသည်အထိ အသက်ရှင်လျင်တော့ တွေ့ရသေးတာပေါ့ကွယ်။

သို့သော်လည်း သမီး၏ ရှုံးရေးအစီအစဉ်တွင်တော့ ရင်သွေး ယူရေးက လားလားမျှ မပါဝင်သေးပေ။ အဆင်သင့်မဖြစ်သေးဘူး အမေ ရယ်ဆိုတော့လည်း ဒေါ်ရွှေကျော့က နားမလည်ပြန်။ ကလေးတစ်ယောက် ယူဖို့ရာ တို့တုန်းက ဒီလိုတော့ မတွေးခဲ့ရပါဘူး။ ရတနာသဖွယ် ချစ် မြတ်နီးရတာကိုသာ သတိရနေသည်။

မြို့မှာတော့ ဒေါ်ရွှေကျော့ နားမလည်နိုင်သည့် ပုဇ္ဇာတို့က ပိုများတယ် ထင်သည်။ လူမှုရေးရာ နေထိုင်ဆက်ဆံသော ဝန်းကျင်ကို လည်း နားမလည်။ တယ်လည်း သူ့စိမ်းဆန်ပါလားကွယ်ဟု မကြာမကြာ ရေးချွတ်ချင်သည်။

နည့်သည်အလွန်မင်သော ကျေးလက်တွင် လူဖြစ်ခဲ့သော ဒေါ်ရွှေကျော့သည် အခန်းတွင်း နေရသည်ထက် ဟိုဟိုသည်သည်လေး သွားလာမိတ်ဖွဲ့ကာ စကားဆိုကာ နေချင်သည်။ ရှုံးက မျက်နှာချင်းဆိုင်

အခန်းမှာလည်း သူ့လိုပင် အမေဒ္ဓတစ်ယောက်ရှိသည် မဟုတ်လား။ သမီးလေးထွက်ချိန် တံခါးတောင့်ပိတ်တိုင်း ထိုအခန်းဘက် အကြည့်ရောက်လျှင် မျက်လုံးချင်း ဆုံးရတတ်သည်။ မျက်မှန်းတန်း၍ ပြီးပြသည့်နှင့် စိတ်မှာ နေးတွေးရသည်။ ရွာကင်ယောက်းတို့လို မဟုတ်သော်လည်း မိတ်ဆွေတော့ တွေ့ပါပြီဟု ထင်ခဲ့သည်။ နှစ်ယောက်သား နေ့ခုံး နေ့လယ် စကားဆိုကာ နေရမည်ထင်ခဲ့သည်။

သုံးသော် သည်အကြောင်း သမီးကို ပြောပြသော် အိပ်မက်က ပျက်ပါပကော်။

“အမေရယ် အဲဒီအခန်းက အခန်းရှင်က သမီးတို့ကို ခပ်တန်းတန်းပဲ သိပ်မရင်းနှီးဘူးလေ။ သူ့အမေကြီးကတော့ အမေမှာ ခင်ပုံပဲ။ ဒါပေမဲ့ အမ မသွားပါနဲ့။ သူတို့ ကြိုက်မှာမဟုတ်ဘူး”

ဂါနှင့်ပင် နောက်တော့လည်း မျက်မှန်းတန်းလျှင် ပြီးပြခြင်းနှင့်သာ ကျေနံရသည်။ မျက်ဝန်းများမှာ အထိုးကျွန်းခြင်းကို ပျော်မြင်ရလေသလားမသိ။ ကိုယ်ချင်းစာနာစဖွယ်။ ဒေါ်ခြေကျော့ကမှ အောက်ကို ဆင်းနိုင်ပြနိုင်သေးသည်။ ထိုအမေကတော့ လူတွဲပါမှသာ လူပ်ရှားသွားလာနိုင်တော့သည့်ကို မြင်ဖူး၏။ သည်လို စိတ်သွားတို့င်း ကိုယ်မပါတော့သည့်ဘာဝဆိုလျှင်တော့ ကျော်းမြောင်းသည့် တိုက်ခန်းအတွင်းက ဝန်းကျင်သည် ပို၍ပင် စိတ်ကို မွန်းကြပ်စေမည်လား။

ဒေါ်ခြေကျော့သည် မရည်ရွယ်ပါဘဲ ပင့်သက်ရှိက်ရသည်။ ခုတော့ဖြင့် အိမ်ထဲ တတောက်တောက် သွားနိုင်လာနိုင်ပါသေးရဲ့၊ ကိစ္စိစွာလေးများရှိလျှင် အောက်ပင် ဖြည့်းဖြည့်းချင်း ဆင်းနိုင်ပါသေးရဲ့၊ စိတ်ကဆောင်သလောက် လူကလည်း ပါနိုင်သေးရဲ့။

တကယ်တာကယ် အိမင်းမစွမ်းချိန် အိပ်ရာပေါ် ပက်လက်လဲချိန်မျိုး သည်အခန်းထဲ ရှိနေလျှင်ရော်။ မမြင်သာသော အနာဂတ်ကို စိတ်တော့ ပူပိန့်ဖွယ်ရာ။ သမီးကိုပြောကာ ရွာသို့ ပြန်လျှင်ရော်။ သုံးသော် သမီးလေးက သည်မှာ တစ်ယောက်တည်း ကျွန်းခဲ့ရှာမည်လေ။ သမီးသည် မြို့ပြတွင်သာ ကျင်လည်ရမည့်သူ။ ပြီးတော့လည်း တည်ဆောက်ခဲ့သော မိသားစုံသာဝသည်လည်း မြို့ပြတွင်သာတည်း။ သူခင်တွယ်သော ရွာသို့

အလုမ်းဝေးခဲ့သည်

သမီးသည် အလည်သဘောထက်ပို၍ ရောက်နိုင်မည်မဟုတ်။

ရွှေမှာတော့လည်း ပြန်နေဖြစ်သွင်ပင် မိမိတစ်ယောက်တည်းပါပဲ။ သို့သော်ရွာတွင်တော့ ကိုယ့်ဆွေမျိုးသားချင်းအပြင် ရပ်ဆွေရပ်မျိုးကပါ သို့က်သို့က်ဝန်းဝန်း ရှိသည်မို့ သည်အတိုင်း ဘယ်သူမှ ပစ်ထားမည် မဟုတ်။ ဒေါ်ခြေကျွော့သည် ရွာတွင် သူနေခဲ့သော ကာလရှည်ကို ပြန်မြင် ယောင်နေသည်။ ဘယ်တိုန်းကမှ ဘဝကို ြီးငွေ့စဖွယ် မထင်မြင်စဖွေး။ ရွာကအမိတွင် တစ်ယောက်တည်းနေရစဉ်က သားသမီးကို လွမ်းတာမှန် သော်လည်း အထိုးကျွန်းခြင်းက သည်တို့က်ခန်းတွင်း ကျွန်းခဲ့ချိန်လောက် ပြက်ပြက်ထင်ထင် မရှိပါပေ။

သည်ရက်များထဲတော့ ဒေါ်ခြေကျွော့သည် ရွာသို့ ပြန်ရန် အကြံမြှုံး စဉ်းစားခဲ့သည်။ စိတ်ကူးတွင် ရွာအပြန်လမ်းကို အကြံမြှုံးကြံမြှုံးမြင်မြင်၏။ သို့သော် သမီး၏ မျက်နှာကို မြင်သွင်ပင် စိတ်ကူးက အကြံမြှုံးကြံမြှုံးပျက် ပြယ်သည်။ သူသည်လို့ တွေးနေတတ်မှန်း သမီးသိသွင် စိတ်မကောင်း ဖြစ်၍ဆုံးမည်မဟုတ်။ နောက်ဆုံးတော့လည်း စိတ်ဆန္တများစွာကို ဟန် လုပ်ဖုံးကွယ်ရသည်မှာ ရက်အရှို့ လွန်ခဲ့ပေပြီ။

ဒေါ်ခြေကျွော့သည် လမ်းပေါ်ကို ငေးကြည့်နေရာက သမီးပုံရိပ် ကလေးကို ဖျတ်ခနဲ့ မြင်သည်။

ခေါင်းလောင်းကလေး တဆုတ်ချင်လှုပ်ခတ်လာသည်။ လျေကား တစ်လျောက် နှင်းတက်လာမည့် ခြေသံကို နားစွဲစဉ် ညာနေစင်းတိုင်း သမီးမျက်နှာမြင်သွင် သာယာကြည့်နှီးမြှုံးဖြစ်သော စိတ်ကလေးက တစ်ကျွော့ပြန်လှုပ်ခတ်လာ၏။

တံခါးမှ လှမ်းဝင်လာသော သမီး၏ မျက်နှာကလေးမှာ ပင်ပန်းမှု ကြောင့် နှမ်းချွေနေသည်။ သမီး မတားနိုင်မိမှာပင် ဒေါ်ခြေကျွော့သည် ရေတစ်ဖန်ခွက်ကို ခပ်နှစ်ပြီး ဖြစ်နေသည်။ သမီးလေး အမောတကော ရေသောက်ချသည်ကို အငေးသားကြည့်နေမိသည်။ ဘဝအမောများကြား သမီးလေးကို သည်လို့ မြင်တွေ့ရလှုပ်တော့ စောစောက တွေးတတ်သည့် ရောက်တတ်ရာရာ အတွေးတို့သည် ဘယ်ဆီဘယ်ဝယ်လွင့်ပြယ်ပြီမသိ။

“အမေရေ ဒီနေ့ခိုင်းက အရှိုးငွေ ဖုန်းဆက်တယ် သိလား။

သမီးရုံးကို”

“ဘာများဖြစ်လို့တုံးကွယ်”

“ဘာမှမဖြစ်ပါဘူး အမေရဲ့။ သူ နေကောင်းကြောင်း ပြောပေးပါတဲ့၊ အမေ အဆင်ပြေရဲလားဆိုတာလည်း သိချင်လို့တဲ့”

“အဆင်ပြေတယ် ပြောလိုက်ပါ သမီးရယ်။ အမေ ဒီမှာ အဆင်ပြေပါတယ်လို့”

ဒေါ်ရွှေကျော့သည် သမီး၏ မျက်နှာကို ငေးမြိုင်ငေးဆဲ။ နှုတ်ခမ်းများကတော့ ပြုးနေပေမည်။

ကလျာမဂ္ဂဇင်း၊ မတ်၊ ၂၀၁၃

## အချစ်ကို ဖတ်ရှုခြင်း

\* \* \*

‘သူက အောက်ပြည် အောက်ရွာက လာတာလေ။ သနားပါ  
တယ်။ တစ်ယောက်တည်းနေရတာတဲ့’ ဟု တစ်ရက်မှာ မမကြီးက  
ပြောပါသည်။

မမကြီး၏ မျက်နှာမှာ ကျွန်မ စိတ်ထင်၍ပဲလား မသိ။  
ပန်းနှသွေးပြေးနေသည်ကို မြင်ရသည်။ ရည်လျားမည်းနက်သော ဆံပင်  
များကို ရှင်းသလိုနှင့် မျက်နှာကို ကွယ်ဝှက်ပြန်သည်။ ရှက်တတ်  
ကြောက်တတ်သည့် အပျို့မဟန် ဖမ်းချင်ပြီဖြစ်သော မမကြီးကို ကျွန်မ  
စနောက်ချင်လာပါသည်။

“ဘူ ဆိုတာ ဘယ်သူလဲ မမကြီးရဲ့”

“ဒီကလေးမဟား။ မသိတာကျဖော်တာပဲ။ ဟိုဘက်တစ်အိမ်ကျော်  
မှာ ငှားနေတဲ့သူလေ မသိဘူးလား။ တို့အိမ်ရှေ့က နေ့တိုင်းဖြတ်နေတဲ့  
ဟာ”

“သိသားပဲ။ မမကြီးကို ရှိတ်နေတဲ့သူမဟုတ်လား။ အသား

မည်းမည်းနဲ့လူဟာ”

မမကြီးက မျက်စောင်းတစ်ချက် ချယ်လိုက်ပါသည်။

“မမည်းပါဘူး။ ညိုတာပဲဟာ”

“မည်းတာမှ လွန်ရော”

ကျွန်ုမ၏ ပြောင်နောက်ချင်ဟန်ရှိနေမည့် မျက်နှာကို မမကြီးက ရင်ဆိုမကြည့်တော့ပါ။ မှန်ထဲက မျက်နှာကို အသာင်းကြည့်ကာ အလှ ပြင်နေပါသည်။ အလှပြင်သည်ဆိုသော်လည်း အထူးတလည် အရောင် ခြယ်သသည်မဟုတ်။ မမကြီးက ပင်ကိုကပင် လှသူ။ သနပ်ခါးမျှ လိမ်းထားသည်ဆိုလျှင်ပင် ဝင်းဝင်းပပ လှနေတတ်ပါသည်။ ကိုယ့်အစ်မမို့ ကိုယ် ပြောသည်မဟုတ်။ ရုပ်ကွက်ထဲမှာတော့ မမကြီး၏ညီမဝင်းကဲဖြစ်ရ တာပင် မျက်နှာပွင့်လှသည်။ နှုတ်ဆက်ချင်သူ များလှသည်။

တကယ်တော့ မမကြီးနှင့်အတူနေဖို့ ဖြစ်လာသည်မှာ သုံးနှစ်မျှ သာ ရှိပါသေးသည်။ မမကြီးက မြို့မှာ ဘွားဘွားနှင့် ငယ်စဉ်ကတည်းက အတူနေသူ။ ကျွန်ုမကတော့ မိဘများနှင့်အတူ ရွာမှာနေသူ။ မမကြီးသည် ငယ်နှစ်မှာပင် မိဘများက ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဆုံးပါးခဲ့သည်မို့ ဘွားဘွားလက်ပေါ်မှာပင် ကြီးပြင်းလာခဲ့ပါသည်။

ငယ်စဉ်တုန်းကတော့ မြို့ကို မိဘများနှင့် အလည်းလိုက်လာ သည်အခိုက် မမကြီးနှင့် တွေ့ရမဲ ဖြစ်သော်လည်း သံယောဇ္ဈာက သိပ်ပြီး တွယ်သည် မရှိလှု။ အစ်မတစ်ယောက်လိုတော့ ချစ်ခင်ပေမယ့် မရင်းနှီး သေး။ အသက်ကလည်း ငါးနှစ်မျှကွာသည်ဖြစ်ရာ အတူကစားဖို့လည်း အဖော်မရပြီ။

ဘွားဘွားက မမကြီးအပေါ် ကျွန်ုမတို့ထက် အချစ်ပိုသည်ကို တော့ ထိုစဉ်ကတည်းက သိခဲ့ပါသည်။ သို့သော် ကျွန်ုမက ပြောပြီးဆိုင် တတ်သူမဟုတ်။ ကျွန်ုမ၏ဖော်ကလည်း အစ်ကိုလုပ်သူ၏ သမီးလေး အပေါ် ကရာဏာစိတ်ဖြင့် ချစ်ခင်ကြင်နာသည်ကိုလည်း မနာလို မရှိပါပေ။

မူလတန်းအောင်တော့လည်း ဘွားဘွားအိမ်ကို ကျွန်ုမ ရောက် လာရပါသည်။ အိမ်နှင့် သိပ်မဝေးသော အထက်တန်းကျောင်းမှာ ငါးတန်းဆက်တက်ရသည်။ မမကြီးနှင့်အတူ ကျောင်းတက်ရပါသည်။ ထိုစဉ်

အချစ်ကို ဖတ်ရှုခြင်း

က မမကြီးက ဆယ်တန်းကျောင်းသူ။ ဆယ်တန်းကို ဖြေလိုက်သေးသော  
လည်း နှစ်နှစ်ဆက်တိုက်ကျေသည်မို့၊ ကျောင်းဆက်မနေတော့ပြီ။

ခုတော့ ကျွန်မလည်း ခုနစ်တန်းတက်ရပြီ။ မမကြီးကိုတော့  
ကျွန်မ ရောက်စကထက် လုပ်ပွင့်လန်းလာသည်ကို တွေ့ရပါသည်။  
ချစ်လိုခင်လိုသူ ပေါများလာသည်ကို တွေ့ရပါသည်။ သို့သော် မမကြီး  
ကတော့ သည်လိုကိစ္စများကို စိတ်ဝင်စားသည် မရှိပါ။ အိမ်မှာ ပင်  
အိမ်မှာအလုပ်များ လုပ်ရင်း၊ မိသားစုအတွက် အကြံလေးများ ချုပ်ရင်း  
နေတတ်သည်။ ရွေးသွားသည်ဆိုလျှင်ပင် ဘွားဘွားက အမြဲလိုပါတတ်  
သည်မို့၊ မမကြီးမှာ ချစ်သူခင်သူများက ပိုးပန်းလိုလျှင်ပင် အလှမ်းဝေး  
နေတတ်လေသည်။

ကျွန်မသည် ဆယ်ကျော်သက်ရွယ်မှုသာ ရှိသေးသည်မို့၊ ရည်  
ရှည်ဝေးဝေးလည်း မတွေးတတ်လေရာ မမကြီးကို စိတ်ဝင်စားသော  
အစ်ကိုကြီးများက မှန်စုဝယ်ကျွေးလျှင်ပင် အဟုတ်မှတ်ကာ ဝမ်းသာအားရှု  
စားလာတတ်သည်။ မမကြီးအတွက်ဆိုကာ ထည့်ပေးသည့် စာအုပ်မျိုးကို  
လည်း ယူလာဖူးသည်။

နောက်မှ ရည်းစားစာပါသည်ကို မမကြီးထံက သိရလျှင် ဘွား  
ဘွားတို့ သိမည်ကိုပင် ကျွန်မမှာ ကြောက်ဆုံးရသည်။ သို့သော် မမကြီးက  
တိုင်တော့နေတတ်သူမဟုတ်။ ဘယ်သူ့ကိုမှုလည်း ပြန်လှန်စိတ်မဝင်စား  
ခဲ့။ အိမ်၏အရိပ်မှာသာ ခိုအောင်းနေပျော်သူ။

ကျွန်မသည် နောက်ပိုင်းမှာတော့ မမကြီးအတွက် လမ်းကြို  
ထည့်ပေးတတ်သော စာအုပ်များ၊ စာများကိုတော့ ယူမပေးရတော့သော်  
လည်း သူတို့က မျက်နှာလုပ်ကာ ကျွေးတတ်သော မှန်များကိုတော့  
စားမြှုပင်။

သည်အထဲမှာမှ မမကြီး၏ စကားများထဲ ခုတစ်လော ပါလာ  
တတ်သည့် သူ ဆိုသူကိုတော့ ဘာကြောင့်မှန်းမသိ ကျွန်မ သိပ်မကြိုက်  
လွှပါ။

သူသည် ကျွန်မတို့မြို့က မဟုတ်။ သည်ပြည်နယ်သားပင်  
မဟုတ်။ ကျွန်မ၏စိတ်ထဲတွင်တော့ ကိုယ့်နယ်က မဟုတ်သူမို့၊ သူစိမ်း

တစ်ယောက်လို့သာ ခံစားရပါသည်။ မမကြီးကတော့ ကြံဖန်သနားစရာ ထင်နေသေးသည်။

အဲသည်တုန်းကတော့ ကျွန်မသည် ရယ်စရာသာ ထင်ကာ မမကြီးကို စနောက်နေခဲ့တာ ဖြစ်သည်။ အတွင်းစိတ်ကို မြင်ကြည့်ဖို့ ရာလည်း နားလည်းသေးသည်မဟုတ်ပါ။

ပြန်တွေးကြည့်တော့လည်း အသားညီညီ သာမန်ရပ်ရည်နှင့် လူတစ်ယောက်ကို မမကြီး စိတ်ဝင်စားစရာအကြောင်းမရှိဟု ယုံနေခဲ့တာပင်။

သူသည် လက်သမားဆရာတစ်ယောက် ဖြစ်သည်ဟု မမကြီး၏ စကားများဖြင့် ကျွန်မ သိခဲ့ရပါသည်။ အောက်ပြည့်အောက်ရွှာမှ ချွေးပြောင်းကာ ကျွန်မတို့မြှုကလေး၌ အလုပ်လုပ်ကိုင်ရန် ရောက်လာခဲ့သည်တဲ့။ တစ်ယောက်တည်းပင် အိမ်ငှားနေသည်။

အလုပ်သွားအလုပ်ပြန်ချိန်များဆို အိမ်ရွှေ့က ဖြတ်တိုင်း ပြီးပြနှုတ်ဆက်ရင်း မျက်မှန်းတန်းဓိကြသည်ဟု မမကြီးက ဆိုပူးသည်။ ခြုံချင်း ကလည်း တစ်ခြိုက်ဗျားများသာ ဖြစ်လေရာ မမကြီးကို လုမ်းမျှုံကြည့်နေတာမျိုးကိုလည်း ကျွန်မ အမှတ်တမ္မာ တွေ့ဖူးပါသည်။ မမကြီးကတော့ ကျွန်မအမြင်မှာ ခပ်တည်တည်သာပဲ။

သို့ပေမယ့် ခုနောက်ပိုင်းမှာတော့ ညာက်များတွင် ညီအစ်မနှစ်ယောက် စကားစမြည်ပြောကြလျှင် သူ့အကြောင်းများ ကြိုးကြား ပါလာစပြေတော့ ကျွန်မ အံ့သြုလာပါသည်။

“မမကြီး အဲဒီလူကို ကြိုက်နေတာလား”

“ဟယ် ဒီကလေးမ ကြံကြံဖန်ဖန်”

မမကြီး၏ မျက်နှာ၏ တွေ့ရမြှုဖြစ်သော ရှုက်ရိပ်ကို မြင်ရပြန်သည်။ မျက်စောင်းရွယ်ပြန်သည်။ နှုတ်ခမ်းများကတော့ ဘာကြောင့် ပြီးနေသည်လဲ။ ဘာကြောင့်များ ပြင်ပမြင်ကွင်းကို ငွေးမောပြီး ဇြမ်သက်နေသည်လဲ။

ကျွန်မသည် အစ်မလုပ်သူ၏ မျက်နှာအမူအရာအပြောင်းအလုပ်ကို သည့်ထက် ကြောရည်စိတ်မဝင်စားနိုင်ပါ။ ကျောင်းစာများလည်း ကျက်ရသေးသည်။ ဝတ္ထုများလည်း ဖတ်တတ်ဖြိမ့် အချိန်လုဖတ်ရသေးသည်။

အချစ်ကို ဖတ်ရှုခြင်း

ဝဋ္ဌမည်သလား၊ မမည်သလား မသိနိုင်သော စာများကို ရေးတတ်လာပါ။

သည်ကြားထဲ အတန်းတင်စာမေးပွဲက နီးပြီးမို့ စာများနှင့် လုံးတွေးကာ မမကြီးကို မျက်ခြည်ပြတ်ခဲ့မိသလိုတင်သည်။ မမကြီး ဉာဏ်ဆိုလျှင် ကျွန်မစာကျက်သည်နှင့်အပြီး တော်တော်နှင့်မအပိုဘဲ လူးလှို့မှုနေသည် ကိုတော့ သိနေသည်။ သို့သော်လည်း ကျွန်တာတော့ ဘာမှုထူးတယ် မထင်ခဲ့ပါပေ။

စာမေးပြီးတော့လည်း မိဘများရှိရာရွာဆီ ပြန်ပါသည်။ ရွာတွင် မိဘများရင်ခွင့်၌ နေပျော်နေကာ မမကြီးကိုလည်း မေ့လျော့နေခဲ့သည်။ ဘွားဘွားကိုလည်း သတိမရနိုင်။ အိမ်နီးအားချင်း ငယ်သူငယ်ချင်းတစ် သိုက်နှင့် စကားပြော၍မှ ဝနိုင်သည်မထင်။

တစ်လမျှနေပြီးလျှင်တော့ မြို့ကို ပြန်ရပါသည်။ ကျွန်မ ပြန်ရောက်ချိန်တွင်တော့ ဘွားဘွား၏အိမ်မြို့ အရာရာပြောင်းလဲနေပေါ်။

အရာရာဟု ဆိုရသည်မှာလည်း ဘွားဘွားသည် မမကြီးအပေါ်တွင် မိဘမြဲမေးကလေးမှို့၊ ငယ်ကတည်းက ပြုစုလာရသည်မို့ အချစ်ပိုကာ အရိပ်တွေ့တွေ့ ရှိတတ်၍ မမကြီး၏အပြောင်းအလဲသည် အားလုံး၏အပြောင်းအလဲသာတည်း။

ဘွားဘွားကို မျက်နှာသုန်းမှန်လျက် စည့်ခန်းတွင် စပ်ငူးငူး ထိုင်နေသည်ကိုသာ တွေ့ရသည်။ ကျွန်မ ပြန်ရောက်လာသည်ကိုပင် ဖက်လဲတကင်းမရှိ။ မမကြီးကိုလည်း ခါတိုင်းလို့ အဆင်သင့်မတွေ့ရ။ ဒေါ်လေးသည် ကျွန်မတွင် ပါလာသော ခြင်းတောင်းကို မီးဖိုခန်းထဲအထိ သယ်ယူလာပေးသည်။ ခါတိုင်းတော့ မမကြီးက အသံလေးတော့နှင့် ကြိုးနေကျပါ။ နေပါဦး... ဘွားဘွားက ဘာလို့များ မျက်နှာမကောင်းရတာလဲ။ မမကြီးကိုရော ဘာကြောင့် မတွေ့ရတာလဲ။ အစဉ်အမြဲ ပေါ့ပေါ့ပါးပါးပြီးပြီးရယ်ရယ် နေလေ့ရှိသော ဒေါ်လေးကိုလည်း မျက်နှာမသာမယာရှိနေသည်ကို တွေ့ရပါသည်။

“ဒေါ်လေး မမကြီးရော”

ဒေါ်လေးက ကျွန်မ၏ အမေးကို မဖြေနိုင်သေးဘဲ စည့်ခန်းထဲကို

၄၄ ကြည့်လိုက်ပါသည်။

‘သမီး မမကြီးကို ရည်းစားနဲ့မိလို့လေ။ အခု ဈေးကိုတောင် ဒေါ်လေး သွားနေရတယ်’ ဟု ကျွန်ုမကို တိုးတိုးသတင်းပေးပါသည်။

ကျွန်ုမသည် ကြားရသော သတင်းစကားအတွက် ကိုယ့်နားကိုမှ မယုံနိုင်။

“ဘယ်သူလဲ ဒေါ်လေးရဲ့၊ မမကြီးမှာ ရည်းစားရှိလို့လား။ သမီးတောင် မသိဘူး”

ဒေါ်လေးက ဘွားဘွားရှိရာဆို တစ်ချက် လုမ်းကြည့်ပြန်ပါသည်။

“ရော်... ဟိုဘက်တစ်ခြိုက်ပေါ်က လက်သမားဆရာတော် ဘာလား ဟိုကောင်လေးဟာ”

ကျွန်ုမမှာ ဘယ်လိုမှ မသိလိုက်နိုင်သည်ကိုပင် အုံအားတသင့် ဖြစ်နေရပါသည်။ တစ်ခန်းတည်း အတူနေခဲ့ပါလျက် ကျွန်ုမ ဘာကြောင့် မရှိပိမ့်ခဲ့ပါလိမ့်။

မမကြီးကိုတော့ အခန်းထဲတွင် ဌိမ်သက်ငြောင်းမောလျက်ရှိသည် ကို တွေ့ရပါသည်။ အရင်ကထက်လည်း များစွာ ပိန်သွယ်ညွှေ့လျနေ သည်။ အပြီးအရယ်ပင် နည်းခဲ့ပြီးလား မသိ။ ကျွန်ုမကို တွေ့တွေ့ချင်း ယဲယဲချွေသာ ပြီးပြနိုင်ရှာသည်။ ကျွန်ုမသည် ငယ်ရွယ်သူတို့၏ သဘာဝဖြင့် မမကြီးကိုသာ သနားနေသည်။

“မမကြီး ဟိုလူကြီးနဲ့ ကြိုက်လို့ဆို”

“မကြာသေးပါဘူး မိမိုးရယ်။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကမှ အဖြေပေးလိုက်တာ”

ကျွန်ုမက သတိလက်လွတ် စနောက်ချင်စိတ်ဖြင့် ဟက်ခနဲ့ရယ်မောလိုက်ပါသည်။

“မမကြီးဖြောတော့ မကြိုက်ပါဘူးဆို”

“အေးဟယ် မိမိုးရယ်။ ပါက သနားတာကိုး။ သူက ငါကို အရမ်း ချစ်ရှာတာ”

“ဒီလူကြီးများ” ဟု ကျွန်ုမက ကိုယ့်အစ်မချောကို နှဲမြောစွာ ရော့ချွဲတဲ့လိုက်ပါသည်။

အချစ်ကို ဖတ်ရှုခြင်း

“တစ်ရက်ကလေးပဲ ဘွားဘွားစေးမလိုက်နိုင်တဲ့ တစ်ရက် မုန်ဟင်းခါးဆိုင်မှာ မုန်စားရင်း စကားပြောမိပါတယ်။ စကားက ပြန်ပေါက် တော့တာပဲ မိမိုးရယ်။ ဘွားဘွားက ငါ့ကို ရှိက်တယ် သိလား”

မမကြီးသည် မျက်ရည်ကလေးများပင် ပဲလာသည်။ အပြင်ဘက် ကို ငေးမောနေပြန်သည်။

“မမကြီးက ရည်းစားလို့ ပြောလိုက်လို့လား”

“သူက ငါ့လက်ကို ကိုင်ထားတာကိုး။ ရည်းစားမဟုတ်ဘူးလို့ ဘယ်လိုပြောရမှာလဲ”

“အခုတော့ အပြင်မထွက်ရတော့ဘူးဆို”

‘အေးဟယ်။ သူလည်း သနားပါတယ်’ ဟု မမကြီးက တိုးတိုး ဆိုပါသည်။ ကျွန်ုမသည် မမကြီးကို သနားလှသလို ဘွားဘွား၏ ဒေါသ ကိုလည်း သိသူမှို့ စကားလည်း များများမပြောရဘဲ အီမံမှာ နေရတာပင် ကျဉ်းကြပ်နေသည်။ ခါတိုင်းလို့ အသံကျယ်လောင်စွာ မရယ်မောနိုင်။ အီမံရှေ့အီမံနောက် လူးလာခတ် ကူးလူးမနေ့ရဲ့။ ဝရန်တာတစ်ထောင့်တွင် ငြိမ်ကုပ်ကာ စာဖတ်ကာ နေရသည်။

မနက်ခင်းများတွင်တော့ ဒေါ်လေးနှင့် စျေးသို့ လိုက်ရသည်။ မမကြီး၏ ချုစ်သူကိုတော့ စျေးအနီးက လက်ဖက်ရည်ဆိုင်မှာ အမှတ် မထင် လှမ်းတွေ့ရသည်။ ကျွန်ုမတွေ့သလို ဒေါ်လေးကလည်း တွေ့ပုံရ ပါသည်။ မျက်နှာကို ခပ်တင်းတင်းထားကာ ဆိုင်ရှု့က ဖြတ်လေသည်။

‘နေ့တိုင်း လာစောင့်တာပဲ။ သိတာများ ဘယ်နေ့လာမလဲလို့ နော့ပေါ့။ ဟိုက လွှတ်ပါတော့မယ် အားကြီး’ ဟု ဒေါ်လေးက ရော့တ် နေသည်ကို ကြားရသည်။

ကျွန်ုမသည် မမကြီး၏ ညီးငယ်သောမျက်နှာကို တစ်လှည့်၊ သူ့ချုစ်သူ၏ စိုးရိမ်မကင်းဖြစ်သော မျက်နှာကို တစ်လှည့် မြင်ယောင်ကာ သနားသလိုပင် ဖြစ်လာပါသည်။ အီမံတွင် မမကြီးမျက်နှာငယ်နေရသည် ကိုလည်း သနားသည်။ ညတိုင်း မျက်ရည်ကျသည်ကိုလည်း သနားနေ သည်။ သို့သော် ကျွန်ုမ ဘာများ တတ်နိုင်ပါမည်နည်း။ ဘွားဘွားကို ကျွန်ုမလည်း ကြောက်ရသည်မဟုတ်လား။ သနားသည်ပင် မပြောရဲ့။

ဘွားဘွားက ကျွန်မကိုပင် ကြံးတင်ဆူပူနေသည်ကိုလည်း ရယ်မောချင်စဖွယ် ကြံးရသေးသည်။

သည်ကြားထဲတော့ ကျောင်းမွင့်ရာသီစပြီဖြစ်လေရာ ကျွန်မသည် ကျောင်းနှင့် အိမ်နှင့် ကူးလူးကာ မအားမလုပ် ရှိလာပြန်သည်။ ကျောင်း စာများနှင့် လုံးထွေးနေပြန်သည်။ ခုနစ်တန်းတွင် ပထမရခဲ့သည်မို့ ကျောင်း စာများကို အရင်ကထက် လောဘကြီးလာသည်။

မမကြီးကိုတော့ သည်ရက်များထဲ အရင်လို ပုံမှန်ပြန်ဖြစ်လာ သည်ကို မြင်ရပါသည်။ ဘွားဘွားနှင့်လည်း စကားဆိုနိုင်ကြပြီ။ ဘွားဘွား ၏ စကားသံများလည်း နှုံးညွှဲခြဲပြီ။ နှစ်ယောက်သား ရွေးအတူ သွားမြို့ အတူ ချက်ပြုတိမြိုဖြစ်လာပြန်သည်။ မမကြီးသည် ဘွားဘွား၏ စေတနာ ကို နားလည်ခဲ့ပြီဟု ဒေါ်လေးက ဆိုပါသည်။ ကျွန်မကလည်း ဟုတ်မှာပဲ ဟု ဒေါ်လေးသံယောင်လိုက်ကာ စိတ်ချမ်းသာဆဲ။

တစ်ရက်မှာတော့ မမကြီး အိမ်မှ ရုတ်တရက် ပျောက်သွားသည် ကို ကြံးကြရပါသည်။ မနက်စိုးလင်းတော့ ဒေါ်လေးက အလောတကြီး လာနှုံးမှ ကျွန်မ သံရသည်။ မမကြီး မရှိတော့ပြီ။ စာတို့တစ်စမျှသာ အခန်းထဲ ကျွန်ရှစ်ခဲ့သည်။

ဘွားဘွားသည် ထမင်းမျှပင် ထွက်မစားနိုင်တော့လောက်အောင် ပုံလဲရှာသည်ကို မြင်လျှင်တော့ ကျွန်မမှ ဘွားဘွားကိုလည်း သနားစိတ် ဝင်လာပြန်သည်။ မမကြီးတစ်ယောက် ဘယ်များ ရောက်နေသည်လဲ။

တစ်ပတ်ကျော်မျှ ရှိလျှင်တော့ လူကြီးနှစ်ဦး သုံးဦး အိမ်ကို လာကြပါသည်။ မမကြီး၏ချုစ်သူ ဌားနေသောအိမ်မှ အိမ်ရှင်လည်း ပါလာ သည်။ သူတို့က မမကြီးကို လူကြီးစုံရနှင့် အပ်လိုသည်တဲ့။ ဘွားဘွားက ဒေါသတကြီး ငြင်းဆန်း။

ဖေဖေတို့ပါ လိုက်လာကြပြီး ဖျောင်းဖျေတော့မှ ခေါင်းညီတ်တော့ သည်။ သို့သော် ဘွားဘွား အဲသည်ညာက ငိုရှာသည်ကို ကျွန်မ သတိရ နေသည်။

‘သူ့အတွက် အမေပြောခဲ့တာ အမေ စေတနာကိုတောင် သူ နားမလည်ဘူး။ နှစ်ယောက်စလုံး ပညာက မတတ်၊ အလုပ်က ဟုတ်တိ

အချစ်ကို ဖတ်ရှုခြင်း

ပတ်တိမရှိနဲ့ အလောတကြီး အိမ်ထောင်ပြုကြတာ တစ်သက်လုံး ဆင်းရဲ မှာစိုးလို့ အမေတားခဲ့တာပါ' ဟု ဖေဖော်ရွှေတွင် ဘွားဘွားက အသံလေး တုန်တုန်နှင့် ညည်းရှာသည်ကို တွေ့ရပါသည်။

ကျွန်မကတော့ ရှည်ရှည်ဝေးဝေး မတွေးတတ်သေးသော အရွယ်ပိုပို အကျိုးအသစ်ဝိရမည်၊ မဂ်လာပွဲမှာ ပျော်ရမည်၊ မူန်များ တဝေးရမည်ကိုသာ ပျော်နေသည်။ အရာအဘးလုံးကို ပျော်စရာ ထင် နေသည်။

မမကြီးတစ်ယောက် မဂ်လာပွဲနေ့မှာ မျက်နှာလေး ပြီးမြှေနေသည် ကို မြင်ရတော့လည်း ကျွန်မက ပျော်သည်။ မဂ်လာပွဲမှာ အကျဉ်းချုံးများသာ လုပ်နိုင်သည်ကို လူကြီးများက စိတ်မကောင်းဖြစ်လဲ ခဲ့ဖိုးတောင်းဖို့ သူငယ် ချင်းများနှင့်တိုင်ပင်ကာ ပျော်နေသည်။ နောက်ဆုံးအနေနှင့် ယောက်၍ နောက် လိုက်ပါတော့မည်မို့ ဘွားဘွား၊ ကျွန်မ၏မိဘများနှင့် ဒေါ်လေး တို့ကို ကန်တော့ကာ မမကြီးငိုတော့လည်း သူပဲ အမျိုးမျိုးဟု တွေးကာ ရယ်စရာမှတ်ပြီး ပျော်နေခဲ့လေသည်။



ယခုတော့ ရာသီများ အကြိမ်ကြိမ် ပြောင်းလဲခဲ့သည်အတွင်း ကျွန်မသည်လည်း ရွက်သစ်အခါဝါ လဲရသော သစ်ပင်လို့ ဘဝဟောင်း၊ နေရာဟောင်းများကို နှုတ်ဆက်လာပါသည်။ ကျွန်မ ဆယ်တန်းအောင် တော့ ဖေဖေတို့က မန္တလေး ပြောင်းကြသည်။ ကျွန်မလည်း မန္တလေး မှာပင် တဗ္ဗာသိုလ်တက်ရသည်။ အလုပ်ဝင်ရသည်။ ဘွားဘွားတို့ရှိရာ မြို့ကိုလည်း ပြန်မရောက်ဖြစ်၏

ဖေဖေသာ တစ်နှစ်လျှင် တစ်ကြိမ်လောက် မှန်မှန်သွားတတ် သည်။ ဖေဖေ ပြန်လာလျင်တော့ သတင်းများ ကြားရမြို့။ မမကြီးမှာ ကလေး သုံးယောက်ပင်ရှိပြီးဆိုတာ သိရသည်။ ဒေါ်လေးတစ်ယောက် ဘွားဘွားခြေရာ နှင်းကာ ကလေးများကို ဒေါ်ထိန်းပေးနေသည်ကို သိရ သည်။ မမကြီးတို့မှာ စီးပွားရေးကတော့ လုံးလည်ချာလည်လိုက်နေ ကြသည်ဟု ဖေဖေက ပြောပြတတ်သည်။ မမကြီးက ကျွန်မကိုလည်း တွေ့လိုသည်တဲ့။ သို့သော်လည်း မရောက်ဖြစ်၏

သည်နှစ်တော့ ဘွားဘွားက နေသိပ်မကောင်းသည်မို့၊ ဖေဖေက အတူလိုက်စေချင်မို့ မေမေရော ကျွန်မပါ မြို့သို့ ပြန်ရန် ဖြစ်လာပါသည်။

ဘွားဘွားသည် ကျွန်မတို့ကို လူစုံတက်စုံ ပြန်တွေ့ရသည့် အတွက် ပျော်နေရှာသည်။ သူကိုယ်တိုင်ပင် ဟင်းစီမံစုံ ပြင်သည်မို့ ဒေါလေးက မိခင်ကို ကြည့်ကာ တပြီးပြီးဖြစ်နေသည်။

‘အခုမှ ငါက်ခနဲ့ နေကောင်းလာတော့တာပဲ အမမတို့ကတော့’  
ဟု ဒေါလေးက ဆိုသည်။

ကျွန်မမှာတော့ အိမ်ရောက်သည်ဆိုလျှင်ပဲ မမကြီးကို ဦးဆုံးတွေ့ချင်နေပါသည်။ မမကြီးနှင့် ပြန်မတွေ့ဖြစ်တာ ငါးနှစ်ကျော်ခဲ့ပြီ။ ကျွန်မတို့ ချွေးပြောင်းစဉ်ကတော့ ကလေးလေးပိုက်ကာ သဘောဆိပ်လိုက်ပို့သည်ကို သတိရနေပါသည်။

‘အမယ်လေး သွားရင် တွေ့ရပါလိမ့်မယ် မျောက်လောင်းသုံး ကောင်ကို။ ဒီနေ့သာ အိမ်မလာသေးတာ။ ခါတိုင်းဆို ရောက်နေပြီ။ သူက သူ့စက်ချုပ်တဲ့ အလုပ်တစ်ဖက်ဆိုတော့ ကလေးတွေကို ကောင်းကောင်းကြည့်နိုင်တာမဟုတ်ဘူး။ ကလေးတွေလည်း ဒီလာမှ ကောင်းကောင်းနေရာ၊ စားရတာ’ ဟု ဘွားဘွားက ခပ်ပြီးပြီးနှင့် ပြောပြနေသည်။

“သမီး သွားလိုက်မယ်လေ ဘွားဘွား။ အပြန်ကျရင် မမကြီးနဲ့ကလေးတွေ ခေါ်လာခဲ့မယ်”

ကျွန်မသည် ဒေါလေး လမ်းညွှန်သည့်အတိုင်း လျောက်လာခဲ့ပါသည်။ မမကြီး၏အိမ်မှာ ပျော်ထောင်သွေပို့း အိမ်ငယ်လေး။ အိမ်ရှေ့တွင် ကလေးငယ်နှစ်ယောက် ဆေ့ကစားနေသည်ကို ဖြင့်ရသည်။

ကျွန်မ ခြိုထဲဝင်လာတော့ အိမ်အတွင်းမှ အမျိုးသမီးတစ်ဦးအပြေးထွက်လာသည်ကို တွေ့ရပါသည်။ ကျွန်မသည် မြင်ကွင်းကို ခြေအစုံရပ်ကာ အကြောင်သား ငေးကြည့်နေမိပါသည်။ ဘီးဆံပတ်နှင့် ကိုယ်ဟန်ပြည့်ပြည့်နှင့် အသက် ငါးထင်ရသော အမျိုးသမီးသည် ကျွန်မ၏ မမကြီးပါတကား။

တစ်ချိန်က ဝင်းဝါသယ်နှသော မိန်းမပျို့မှာ ဘယ်ရောက်ဘွားပါ

အချစ်ကို ဖတ်ရှုခြင်း

သနည်း။

“မမကြီးရယ် မိန်းမကြီး ကျနေစာပဲ”

ကျွန်းမအသံမှာ စိတ်မကောင်းသံများ ဖြစ်နေလေမလား။

“အေးလေ။ မိန်းမကြီးပဲဟာကို”

မမကြီးက ရယ်မောပြီးဆွင်နေသည်။ ကလေးငယ်များကို ကျွန်းမနှင့် စကားပြောစေကာ ဆွင်နေသည်။ အိမ်ပေါ်တက်စေကာ၊ နေရာချကာ နှင့် အလုပ်များနေပြန်သည်။ အိမ်ရွှေတွင် စက်တစ်လုံး ချလျက်။ ချုပ်လက်စတွေရာသုလို ပုံထားသော အထည်များကိုလည်း တွေ့ရသည်။ ‘သူက အလုပ်သွားတယ်လေ’ဟု မမကြီးက ပြောပြသည်။

“နှစ်ယောက်စလုံး လုပ်မှုကို။ အကြီးလေးကလည်း ကျောင်းနေရပြီလေ။ နောက်ဆို အငယ်လေးတွေပါ လာဦးမယ်”

ကလေးငယ်လေးမှာ ပုံခက်ထဲတွင် အိပ်မောကျဆဲက လူးရွှေ့နှင့် စပါပြီ။ ကလေးကို ချိမည်ပြင်ဆဲ မီးဖိုထဲတွင် ထမင်းအိုးက ဝေသည်မို့ ‘ခဏနော်’ဟု ပြောကာ အပြေးအလွှား ထထွက်သည်။ သည်ခဏမှာပင် အိမ်ရွှေက စီခနဲ ငိုသံကြား၍ ကျွန်းမ ထွက်ကြည့်လျင် ကလေးနှစ်ဦးမှာ ကစားစရာလှုခိုက် အငယ်လေးက ငိုယ့်အော်ဟစ်နေသည်ကို မြင်ရပါသည်။

“သားကြီးရေ အမေဘာပြောထားလဲ ငိုသံမကြားချင်ဘူး ပြောထားတယ် မဟုတ်လား”

အိမ်ပေါက်ဝတွင် မမကြီးပေါ်လာကာ မာန်မဲ့တော့မှ ကလေးလက်ထဲကို ကစားစရာပြန်ရောက်သည်။ သို့သော် ရန်စောင်လိုဆဲ။ ကျွန်းမသည် ရယ်မောချင်စွာ ပြီးတော့ အနည်းငယ်စိတ်ရှုပ်စွာ နေရာမှာပင် ရပ်လျက် မမကြီးကို လှည့်ကြည့်မိသည်။

မမကြီးသည် ယောက်မကို လက်တစ်ဖက်က ကိုင်ကာ ကလေးအငယ်ဆုံးလေးကို ခါးထစ်ခွင်ချိလျက်။ ထားသိကလည်း အလောသုံးဆယ်ပြင်ဝတ်လာပုံရပါသည်။ သူလည်း သူဟန်ပန်ကို သူဘာသာ ရယ်မောလိုသည်လား မသိ။ ကျွန်းမကို ပြီးစိတ်ကြည့်နေသည်။

ကျွန်းမမှာတော့ တစ်ချိန်က တွေ့ခဲ့ဖူးသည့် မမကြီး၏ ရှင်ရိပ်စွား

အချစ်ကို ဖတ်ရှုခြင်း

သော、အချစ်ကို စူးစမ်းလိုသော မျက်လုံးနှင့် အပြီးလေးများကိုသာ ဘာကြောင့်မှန်းမသိ ပြန်လည်မြင်ယောင်နေမိပါသည်။

Teen Magazine၊ ၂၀၁၂၊ ၂၀၂၂

## အလွမ်း အငေး လည်ပြန်

\* \* \*

သည်ရက်များအတွင်း နေစဉ်ရက်ဆက်ဆိုသလို တွေ့ရတတ်သော အမေးမေးမျှော်ဟန်သည် မခြင်ယောင်ပြုလျက်ကပင် မခြင်ချင်အဆုံး ဖြစ် လျက် သည်ငေးမျှော်ပုံ၏ ဦးတည်ရာကို အလိုလို မှန်းသာတော့လည်း ကျွန်မ စိတ်မကောင်းဖြစ်ရပါသည်။

အမေသည် နံနက်စာစားပြီးချိန်တိုင်း အိမ်ရှေ့ဝရံတာတွင် ထိုင်လေ့ ရှိပေသည်။ ခြိုင်းထဲတွင်ကား သစ်ပင်ပျိုတို့သည် စိမ်းလန်းမြဲ စိမ်းလန်း လျက်။ မိုးရာသီ မိုးရေစစ်အောက်တွင် သစ်ခက်သစ်ရွက်များ စိမ်းမြေသည် နှင့်အမျှ ထွက်ပြုလာကြသည့် ပန်းရောင်စုံအလှတို့ကလည်း ဖြူင်လျက်။ ဟိုဟိုသည်သည် အပင်ကူးလူးတတ်သည့် နှက်ငယ်တို့ကလည်း တေးသံ သာမြို့သာလျက်။ အနှစ်နှစ် အလလက အမ အစဉ်တစိုက် ဖန်တီးခဲ့၍ပင် သက်ဝင် သာယာနေသည့် ခြုံမြုတ်ကွင်း။

သို့သော အမေသည် ထိုထိုသော မြင်ကွင်းကို ကြည့် ငေးသည် မဟုတ်ချေ။ အမေ့မျှက်ဝန်းအစုံသည်ကား အိမ်ရှေ့လမ်းမသို့ စိုက်လျက်

ရှိပေသည်။

ပုဂ္ဂိုလ်ပင်တန်းတို့ အနားသတ်သည့် ခြိစည်းရှိုး၏ တစ်ဖက်တွင်ကား မြန်နိုလမ်း ရှိပေသည်။ မြန်နိုလမ်းသွယ်သည် လူသွားလူလာ စည်ကား တတ်သည့် လမ်းမကြီးသို့ ဦးတိုက်သွားသည်။ လမ်းဘေးတွင် မြက်ပင်၊ တော်ပန်းပင်တို့ ပေါက်ရောက်လျက် လမ်းသားမြေမှာ ကျောက်စရစ် ရောသော်လည်း ပင်ကိုအနီရောင် မပေါ်ရက်တတ်သော ထို့မြန်နိုလမ်း သည် အမေ့အဖို့ ဘာများ ငေးမြေ့စရာ ရှိပါသနည်း။

အမေ ငေးရာသို့ အကြည့်လိုက်ပါမည်ဆိုလျင်တော့ ထို အမေးက အဖြေ အလိုလိုပေါ်ပြီ။

နံနက်ဆိုလျင် မြန်နိုလမ်းလေးသည် လူသွားလူလာ မဆိုစလောက် စည်တတ်သည်။ ဈေးသွားဈေးလာတို့နှင့်အတူ စာသင်ကျောင်းအသီးသီး သို့ သွားတတ်သည့် အဖြူအစိမ်းဝတ် ကလေးယ်များ၊ ဆရာမအချို့ကိုပါ တွေ့ရတတ်သည်။ စကားသံ၊ ရယ်သံတို့သည် ခြိစိုင်းထဲသို့ပါ လျှံကျေလာ တတ်မြို့။

ကလေးတို့သည် နယ်ဒေသပေါ့၊ လူကြီးမာ လိုက်ပို့ရန်မလိုဘ မောင်နှမချင်းဖြစ်စေ နီးစပ်ရာ ကလေးချင်းဖြစ်စေ စုကာ သွားတတ်ကြ သည်။ ကျေပိုးအိတ် ပိုးလျက်၊ လွယ်အိတ်ကိုယ်စိတွယ်လျက် နှစ်ဦးစာ သုံးဦးစ ယဉ်လျက် လျောက်လာတတ်ကြသော၊ စကားဆိုလျင်လည်း အငြင်းသံ၊ ရယ်သံလေးများ စွက်လျက်ရှိကာ တစ်ဦးနှင့်တစ်ဦး ပုခုံးချင်း တွန်းလိုက် တိုက်လိုက်သေးသော ကလေးတို့ကိုင်းရင်း ‘ဧည့်၊ ဒီကလေးတွေဟာ ရှို့တွေ စင်တော့မှာပဲ့ပဲ့’ အမေ ရေးရွှေတတ်သည်။

အမေ မျက်လုံးများကတော့ ပြီးနေတတ်ပေသည်။

စင်စစ် သည်မြင်ကွင်းကို ကျောင်းဖွင့်ရက်တိုင်း နေ့စဉ် မြင်လာရသည် မှာ ကာလအားဖြင့် များစွာမကြာလှသေး။ အတိအကျဆိုရသော် သည်တစ်နှစ် ကျောင်းဖွင့်ချိန်မှစလေသည်။

အမေသည် ပြီးခဲ့သည့် နွေဦးတွင် သက်ပြည့်ပင်စင်ယူသည်။ ဆယ်စုံနှစ်လေးခုကြာ ကျင်လည်ခဲ့သည့် ကျောင်းဆရာမဘဝကို ကျောခိုင်းရ သည်။ သူ့တာပည့်တပန်းများစွာကို နှိုတ်ဆက်ရသည်။ တစ်ကျောင်းလုံး

အလွမ်း အငေး လည်ပြန်

ပြေးရေမ ဘူးအပြင် နှစ်ယောက်သာရှိသော ဆရာ၊ ဆရာမလေးတို့ကို ချိန်ခဲ့ရသည်။ ရာသီဉာဏ် သာယာကြည်လင်သည့် ကျောင်းဖွင့်ရက်တိုင်း စက်ဘီးတချောက်ချောက်နင်းလျက်၊ မိုးရက်ဆိုလျင် နှစ်မိုင်မျှ လမ်းလျောက်လျက် နေ့စဉ်ခရီးဆန်ခဲ့ရာ ကျောင်းကလေးကိုလည်း စွန်းခွာရသည်။

ခန္ဓာက တာဝန်မှ ရပ်နားခဲ့ပြီဖြစ်သော်လည်း စိတ်ကမူ ထိုကျောင်းလေးတွင်သာ တဲ့လည်လည် ကျွန်းခဲ့ပုံရသည်။ နွေကာလတွင် သိပ်မသိသာ။ ချက်လိုက်ပြတ်လိုက်၊ စာဖတ်လိုက်၊ ရံဖန်ရခဲ့ မိတ်ဆွေများနှင့် တွေ့ဆုံးလိုက်။ အမေ့အမှုအရာသည် ငေးငေးစိုင်စိုင်မရှိ။ ပုံမှန်ဟုပင် မြင်ရအော်။ ပင်စင်ယူခဲ့ အမိအဖတို့အကြောင်း လုပ်ဖော်ကိုင်ဖက်များထံက ကြားလူးသမျှ အမေ စိတ်ကျေမည်စိုးသည်နှင့် မသိမသာ စောင့်ကြည့်ကရုစိုက်နေ မိသောကျွန်မမှာ စိတ်အေးခဲ့ပါသေးသည်။

ဟော...ခုတော့ ကျောင်းဖွင့်ပြီလေ။ အဌားစား ကျောင်းဆရာမတစ်ဦး၏ ပထမဆုံးကြိုရသော ကျောင်းဖွင့်ရာသီ။ နှစ်ပေါင်း ၄၀ နှီးပါး ကျင်လည် ခဲ့သည့် ကျောင်းချိန်သည် အမေ့စိတ်နှင့်လုံးအား တစ်ဖန် ပုတ်နှီးလေပြီ။

‘ညနေ ကျောင်းဆင်းတော့လည်း ဒီအတိုင်းပဲ၊ တစ်နေ့တစ်နော့၊ ဝရုတာကနေ ဒီကလေးတွေကို စောင့်ကြည့်ရတာ သူမှာတစ်လုပ်ဟု ကျွန်းမ ရုံးသွားချိန် အိမ်တွေ့ အမေနှင့်ကျွန်ရစ်ဖြူ ကြီးကြီးက ကရာဏာသက်ဟန်၊ သို့သော် စိတ်မသက်သာဟန်နှင့် ဆိုတတ်သည်။’

‘နေပါစေ ကြီးကြီးရယ်၊ သူ့စိတ်ချမ်းသာသလို နေပါစေ’

‘ဘူးကျောင်းကို ဘယ်လောက်များ လွမ်းနေတယ် မသိဘူး၊ တစ်နောကလည်း ကျောင်းကို ဖုန်းဆက်သေးတယ်၊ လူစားလာပြီလေးဆုံးတော့ ဆရာမလေး ခင်တွေးရှိက မလာသေးဘူး ဖြေတယ်တဲ့၊ အဲဒီနောကသက်ပြင်းချုပြီး ငြိမ်သွားတာ အကြာကြီးပဲ’

အမသည် နွေဦးပေါက်ချိန် နီးလာကတည်းက သည်အကြောင်းတစ်ခုကိုသာ ပူပန်ခဲ့သူပင်။ ဘူး မရှိသည့်နောက နေရာလစ်လပ်နေမည်ကို စိုးစွဲရှာသည်။ မကြာမကြာလည်း ပြောနေတတ်သည်။ ရှုံးတွင်လည်း ဥပမာတစ်ခုက ရှိဖူးလေသည်။

လွန်ခဲ့သောတစ်နှစ်က ပြောင်းရွှေ့သွားသူ ဆရာမလေး နေရာသို့၊ အစားဝင်မည့်သူပင် အမေ အပြီးစားယူချိန်အထိ ရောက်မလာခဲ့။ ဆရာသုံးနှင့် အနိုင်နိုင်ကဲနေရသည့် ကျောင်း၌ ဆရာတစ်ဦးသာ ထပ်၍လျော့ပါက သင်ကြားရေး ကသောင်းကန်းနိုင်တော့မည်ကို ပုံပန်ခဲ့ရှာသည်။ လူဗျားရောက်ရန် အချိန်ကာလတစ်ခုတော့ ကြာလိမ့်မည်ထင်ခဲ့ရှာသည်။

ခုတော့ အမေထင်သလိုပင် အမှန်ဖြစ်ခဲ့ပြီ။ ထိုကွက်လပ်ကား ဘယ်တော့ပြည့်မည်နည်း။ မသိနိုင်ပြီ။

‘ကျောင်းဘက် သွားပြီးမယ်ရော မပြောဘူးလား’

‘အံမယ်လေး၊ သတိရတိုင်း သွားမယ်ချဉ်းလုပ်နေတာပါ မရွှေ့ချောရယ်၊ ကျော် မနည်းတားထားရတာပါ၊ လမ်းတွေက ဗွက်တွေနဲ့ ချော်လပြုမှဖြင့်၊ သွားချင်ရင်လည်း မိုးပါးမှသွားလို့၊ ပြောလွန်းလို့၊ အိမ်မြေနေတာ’

‘ကျောင်းသင်ရင် သင်ပါနိုင်တော့လည်း မသင်ဘဲနဲ့၊ ဘာပဲဖြစ်ဖြစ်စာကလေးသင်နေတော့ အပျော်းလည်းပြော၊ အလွမ်းလည်း ပြောတာပေါ့’

‘နှင့်အမေက အဲဒီလိုလည်း သင်ချင်ပုံမရပါဘူး မိနိုင်ရယ်၊ သူ့ကျောင်းကို သံယောဇ် မပြတ်တာပဲနေမှာ’

အင်း၊ သံယောဇ် မပြတ်လည်း မပြတ်ချင်စရာ...။

သည်စကားကိုတော့ ရင်တွင်းမှသာ ဆိုမိပေသည်။တစ်လက်စတည်းပင် ပြီးခဲ့သည့် တန်္ကံနောက်ရက်က မြို့မရွေးကြီး၌ မခင်တွေးရှိနှင့် ဆုံးခဲ့ပုံကို သတိရလာပါသည်။

အသက်အချယ်အားဖြင့် ကွွန်မထက် သုံးနှစ်မျှကြီးသော်လည်း အမေ သမီးမို့၊ ခင်မင်လေးစားဟန်စွောက်သည့် အမှုအရာသည် မခင်တွေးရှိ၏ မျက်နှာတွင် လင်းလက်နေ၏။ ရှုပ်အကျိုးပွဲကို လက်ဖျားအထိ ကြယ်သီးတပ်ဝတ်လျှက် မြှက်ခမောက် ဆောင်းထားသော ရွေးဝယ်ပစ္စည်းတို့ကို မနိုင်တနိုင် ဆွဲထားသော သနပ်ခါးပါးကွက် မပြုထုတ်ပြု၍ အပြီးမျက်နှာနှင့် တော့ကျောင်းဆရာမလေးကို အမှတ်မထင် ငေးရင်းက အမေကိုပင် အမှတ်ရလာပါသည်။

အမေသည် မူလတန်းကျောင်းအုပ်ဆရာမဆိုစေကာမူ ဘယ်သော အခါမျှ ဟိတ်နှင့်ဟန်နှင့် တွေ့ရတ်သူမဟုတ်ပေ။ အဖြူအစိမ်းဆင်လျက်

အဂျမ်း အငေး လည်ပြန်

အိတ်တစ်လုံးကို လက်ကကိုင်ဆွဲလျက် ရိုးစင်းအေးချမ်းသောအသွင်နှင့် ကျောင်းသွားပုံမှာ အမေ မူပိုင်ဟန်ဖြစ်လေသည်။ အိတ်သည်ပင် ခင်ရှိရှိုးသာမန်အိတ်တစ်လုံးသာဖြစ်သည်။ ပိုက်ဆံ၊ ဘောပဲနှင့် ခေါက်ထီးစာည်ဖြင့် ထည့်သွိုက် အဆင်ပြေတတ်သည့် အချယ်အစားရှိသော ရွှေးလည်းပေါ်သော အိတ်သာ။

တစ်ခါကလည်း ရန်ကုန်မှုအပြန်တွင် လူကြီးများနှင့် သင့်တင့်သော ပုံသွင်ဖြစ်လျက် ရွှေးအထိက်အလောက်ပေးရသည့် အိတ်တစ်လုံး အမေ အတွက် ဝယ်လာပေးဖူးပါသည်။ သို့သော် အမေသည် ထိုအိတ်ကို ယခုတိုင် သိမ်းထားခဲ့။ တစ်ကြိမ်ပင် ထုတ်မကိုင်သေး။ ရုံဖန်ရုံခါ ပလတ်စတစ်အိတ်တစ်လုံးနှင့်ပင် ကျောင်းသွားချင် သွားတတ်ပါသေးသည်။

ကုန်းခေါင်ခေါင် လယ်ယာမြေပတ်လည်ဗို့ရှိုးသော အမေတာဝန်ကျ ရာ ရွာကလေးကလည်း ဟိတ်ဟန်လုပ်စရာ နေရာမရှိ။ လယ်ယာလုပ်သူ တို့နေကြသော ကျေးလက်တောရွာ။ အိမ်ခြေယာခြေလည်း မများ။ ထိုရွာ တွင် အမေတပည့်ဟောင်းများစွာ။

ကျွန်းမသည် ငယ်စဉ်ကစကာ အမေပုံရိပ်ကို အဖြူအစိမ်းနှင့် တွဲလျက် သာ မှတ်မိရသည်။ ကျွန်းမကို အိမ်တွင် စာပြပေးပုံအား မှတ်မိသည့် သို့သော် တစ်ဆက်တည်းမှာပင် ကျောင်းပျက်တာ များလွန်းသော၊ အချိန် ပိုသင်ပေးလိုက်လျင်ပင် ရောက်မလာတတ်ကြသော တပည့်အချို့အတွက် စိတ်မကောင်းဟန် ဆိုပြောဖူးသည်ကိုလည်း မှတ်မိပါသည်။

‘အမေကလည်း သူတို့ဟာသူတို့ ကျောင်းပျက်တဲ့ဟာ စိတ်ပူနေ သေးတယ်၊ စာတတ်ချင်ရင် ကျောင်းလာမှာပေါ့’

‘သမီးရယ် စာတတ်ချင်လည်းပဲ ကျောင်းမလာနိုင်ကြတဲ့သူတွေ ဒီလောကမှာ အများကြီးပဲ၊ တစ်နှစ်တော့ သမီး သိလာပါလိမ့်မယ်’

ထိုစဉ်ကတော့ အမေမျှက်နှာကို မျက်လုံးလေး ပိုင်းလျက် ရှုံးစမ်းငေး မော့ခဲ့ဖူးသည်။ အမေပြောသမျှကို လုံးလုံး နားမလည်။ ကျွန်းမဆို ပညာလို ချင်သားပဲ၊ ဆယ်တန်းအောင်ချင်၊ ဘွဲ့ရချင်သားပဲ။ ဒါကြောင့် ကျောင်းမ ရောက် ရောက်အောင်သွားတာပေါ့၊ ကျောင်းရောက်အောင် မလာနိုင်တဲ့ ကလေးတွေက လမ်းမမှတ်မိလို့များလား။ ကလေးအတွေးများကတော့

ခုနေ စဉ်းစားလျှင် ရယ်မောပြီးဆွင်စမွယ်။

ကျွန်မ မှတ်မိသေးသော နောက်ထပ်ရိပ်ပုံတစ်ခုမှာ တစ်ခုသော ကျောင်းဖွင့်ရက်၌ လက်ဆွဲအိတ်အလတ် တစ်လုံးတွင် ပေတာ၊ ခဲတာခဲ့ဖျက် စသည်တို့ထည့်ကာ အမေကျောင်းသွားပုံဖြစ်ပါသည်။ ရွာကဆိုင်မှာ ရွှေးကြီး ပေးဝယ်ရသည့် တပည့်များအတွက် ရွှေးရင်းနှင့်ရန်းရန်း သယ်ပေးသည်ဟုတော့ အစိုးက ဆိုသည်။ သို့သော် ကြီးကြီးထံကသိရ သမျှများတော့ အရင်းတောင် ပြန်မရဆိုပါလား။ အမေ သယ်ယူပေးသမျှမှာ အလုပ်ပေးသည့်နှင့်။ သည်အကြောင်းများကို ပြန်ပြောင်းပြောပြတော့ လည်း အမေ့မျက်နှာတွင် အပြီးက လင်းပခိုတွယ်လျက်။

အမေသည် ကျွန်မ မှတ်မိသည့် ငယ်ပုံရိပ်များတွင်သာမက အသက် အရွယ်ရလာပြီဖြစ်သည့် သည်ဘက်နောက်ပိုင်းနှစ်များတွင်လည်း ထိုထို သောအမူများကို မကြာမကြာ ပြုပြပင်။

တစ်နေ့တော့ အိမ်အပြန်တွင် ဖိနပ်ပင်ပါမလာ။ မိုးတွင်းဖြစ်၍ ခြေတွင် နှံများ အလိပ်လိုက်တက်လျက် ပြန်ရောက်လာသည်။ ခြော့လာနှင့် ခြိုင်းထဲဝင်လာပုံကို ကြီးကြီးရောကွန်မပါ သတိမထားမိ။ လှေကား ထစ်ရွှေချထားသည့် စဉ်ဘိုးလေးထဲက ရောပ်ကာခပ်ကာနှင့် ဆေးချနေ တော့မှ ကြီးကြီးကတွက်ကြည့်သည်။ ‘ဟဲ’ဟဲ အာမေနှိမ်တံ့ ကြားတော့မှ ကျွန်မပါ အိမ်ရှေ့သို့ ရောက်လာရပါ သည်။

‘ဘယ်လိုဖြစ်တာတုံး၊ ဖိနပ်ပြတ်ခဲ့သလား’

‘မဟုတ်ဘူး မမရဲ့၊ ကျွန်မ ပေးပစ်ခဲ့တာ’

‘အလိုတော်၊ ဘယ်သူ့၊ ပေးခဲ့တာတုံး’

‘ကျွန်မ တပည့်လေးဟာလေ၊ ကျောင်းက ထွက်သွားတာတော့ ကြာပါပြီ၊ နာမည်ပြောလို့လည်း မမ သိမှာမဟုတ်ဘူး၊ အဲ..ဒီနေ့၊ ကျောင်းကိုအသွား သူနဲ့၊ လမ်းမှာတွေ့တော့ မြို့တက်ရွေးရောင်းမလို့တဲ့၊ ခြိုတွက်တွေ့ရောင်းဖို့ လမ်းလျှောက်လာကြတာ ခြေထောက်မှာ ဖိနပ်မပါ တော့ ဟဲ..ဖိနပ်ဘာလို့ မစီးတုံး၊ ချော်လဲမှာစိုးလို့လားဆိုတော့ အခုသွား ရောင်းပြီး အပြန်ရွေးဝယ်လို့ ပိုက်ဆံပိုရင် ဝယ်မလို့ပဲတဲ့၊ ဒါနဲ့ ကျွန်မလည်း ကဲ..ငါ့ဖိနပ်ယူသွား၊ ငါက အိမ်မှာ အပိုတွေ ရှိုတယ်လို့ ပြောပြီးပေးပစ်ခဲ့

အဂျမ်း အငေး လည်ပြန်

တယ်၊ မယူရင် စိတ်ဆိုးမှာဆိုပြီး ချွဲတံပေးခဲ့တာပဲ’

ဟောတော်...။ ကျွန်မနှင့် ကြီးကြီးမှာ တစ်ယောက် မျက်နှာ  
တစ်ယောက်ကြည့်ကာသာ ပြီးရပါတော့သည်။ ‘ဝေသနရာမ’ဟု ကြီးကြီး  
က ဆိုသည်။ ‘ဒါမျိုးတစ်ခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ်’ဟု ခြေလာ  
နှင့် နှစ်ခါလည်းမဟုတ် ညီမအပေါ် ကရဏာအောင်သောနှင့် တဖို့  
တောက်တောက်လုပ်သည်။

ကျွန်မကမူ အမေ့ရင်တွင်းကို လှမ်းမြင်ပေသည်။ အမေသည်  
သူ့တပည့်တို့အပေါ်၌ အစဉ်ပူနိစိတ်ရှိယူ၊ တပည့်မရွေး စေတနာထားသူ။  
အပေးသာရှိလျက် အယူကိုမူ စိုးစဉ်းမျှ ထည့်မတွက်လေသူ။

အမ စေတနာထားသည်နှင့်အမျှ အမေတာဝန်ကျရရာရွာမှ ကျောင်း  
သားများ၊ မိဘများသည်လည်း အမေအပေါ် အားကိုးအားထားရှိလှသည်။  
ချုပ်ခင်မဆုံးရှိလှသည်။ ဘရွှေအနောက် ပဲယာမှ ပုံလွင့်လာတတ်သော  
‘ဆရာမကြီး’ ခေါ်သံများ။ အမေအား နှောင်တည်းထားသော ကြီးများစွာ။  
ထိုကြီးတို့ကို ဖြတ်တောက်ရတော့မည့်အချိန် တစ်စစ နီးကပ်လာတုံး  
ကများ အမ ဘယ်လို ခံစားခဲ့ရရှာပါလိမ့်။

ကျောင်းတက်ခေါင်းလောင်းသံကို ဘယ်အရပ်က ကြား သည်ဖြစ်စေ  
အမ နားစွဲင့်လိုမည်။ အဖြူအစိမ်းဝတ် ကလေးငယ်တို့ကို ဘယ်လမ်း၌  
တွေ့သည်ဖြစ်စေ အမ ငေးမောလိုပေမည်။

‘တွေးရှိတို့ အဆင်မှပြရဲလားမသိဘူး၊ လူက နှစ်ယောက်လောက်နဲ့  
ကျောင်းကတ်ကျောင်းလုံး’ဟု ခုတေလာ မကြာမကြာ ပြောတတ်တာကို  
မခင်တွေးရှိနှင့်သည် လိုတွေ့ရသည့်အခါက် သတိရမိပါသည်။

မခင်တွေးရှိသည် အမေနှင့် ဆယ်နှစ်ဝန်းကျင် လက်တွဲလုပ်လာသူ။  
အမေအပေါ် ချုပ်ခင်သံယောဇ်ကြီးလှသူမို့ ကျွန်မကိုတွေ့သည်နှင့် အမေ  
အကြာင်း မေးမြန်းစရာများစွာရှိနေသည်။ ဆရာမကြီး နေကောင်းပါရဲ့  
လားမှ အစပြုကာ မေးခွန်းများစွာ မေးလိုပြန်သည်။

ကျွန်မမှာ သူမေးသမျှ လုံးစွေ့ပတ်စွေ့ ပြန်ဖြေရင်းက သည်တစ်နေ့မှ  
စကာ အိမ်ဘက်သို့ မခင်တွေးရှိ ရောက်မလာပုံကို ပြန်ပြောင်းအမှတ်ရ  
လာသည်။

‘မမခင်ထွေးရိကလည်း မေးနေရသေးတယ်၊ လူကိုယ်တိုင် လာတွေ  
လိုက် ပြီးရော’

‘ରେଣ୍ଡ - ଗ୍ରୌଫ୍ଫଲାର୍ଦ୍ ଟିକ୍ଟର୍ନ୍ଡମ୍ବୁ ମ୍ହିଂର୍ବୁ ଆପ୍ରାଫ୍ଟ ଶର୍ପମଙ୍କ୍ରିସ୍ଟିକ୍ରିଟ୍ ର୍ଦ୍ଦିଗ୍ରୁଫ୍ଫଟ୍ ଗ୍ରୌଫ୍ଫମ ଟିକ୍ଟିମ୍ବୁ ଏବଂ ଗ୍ରୌଫ୍ଫମଙ୍କ୍ରିସ୍ଟିକ୍ରିଟ୍ ତିଳମଙ୍କୋର୍ଦ୍ଦିଃ ଫ୍ରେଷ୍ଟର୍ବୁ କାତ୍ତୁମାଲା ଏବଂ ଗ୍ରୌଫ୍ଫମଙ୍କ୍ରିସ୍ଟିକ୍ରିଟ୍ ମାତ୍ରରେ ପ୍ରିୟତଳାତ୍ମକାତି ଅପ୍ରିଫ୍ରିଲ୍ୟୁନ୍ଟିଂର୍ଦ୍ଦିଃ ର୍କ୍ରିଷ୍ଟିକ୍ରିଟ୍ ଏବଂ ଗ୍ରୌଫ୍ଫମ ମଲାତା’

မခင်ထွေးရှိ၏အပြီးဘင် အမှန်ပင် ဝမ်းနည်းရှိပိ စက်လျက်နေပေသည်။

## ‘ဘာဖြစ်လို့လဲဟင်’

‘ကျောင်းမှာ သိတဲ့အတိုင်း ဆရာမကြီးရှိတုန်းကတောင် တစ်တန်း  
တစ်ယောက် သင်နိုင်လို့လား၊ နှစ်တန်းကို တစ်ယောက် သင်ရတာ၊  
ဒီအခန်း စာပေး၊ ဟိုအခန်း ပြေးသင်ရတာကိုး မခိုင်ရဲ့’

အချို့ အချို့သော ကျောင်းဖွင့်ချိန်များ၏ အမေ့ကျောင်းကလေးသို့ ကျွန်ုမ ရောက်ခဲ့ဖူးပါသည်။ အမေသည် သူငယ်တန်းနှင့် ပထမတန်းကို သင်ရသည်။ အမေ့ကလေးတယ်တို့သည် ဘုရားဆဲမှာပင် ကျွန်ုက်ကျွန်ုက်ည် ချင်သည်။ သူငယ်တန်းကို စာအရေးခိုင်းလျက် ပထမတန်း ပြီးသင်လျင် နောက်နားဆိုက ငြင်းခွန်သံ၊ စကားသံ၊ တွေ့န်းထိုးဟန်များ ပေါ်လာရုံမက ထိုင်ရာမှုထလျက် ပြီးလွှားဆော့ကစားတာမျိုးကိုပင် ရယ်မောစဖွယ် ကြုံခဲ့ရပါသေးသည်။

‘**କୈ**’ରୁ ତିଃତିର୍ଥୀ ରେଣୁତମିଲିବାନ୍ତିରୁ ଯାଏନ୍ତିରଙ୍ଗାଃପବ୍ଲିକ୍‌କାରୀଙ୍କ ଅମେରିକାଃଲ୍ୟାଣ୍ ଆମନ୍ଦପଂଚ ହିତିହିନ୍ଦିଗ୍ରାମନ୍ତିରୁ ॥

‘ကျွန်မကတော့ ပြောမနေနဲ့တော့၊ စာပြေးသင်လို့ မောလို့မှ  
တစ်ချက်ကလေး မနေနဲ့၊ နားလိုက်တာနဲ့ ဆရာမကြီးကို သတိရတာပဲ၊  
ဒုက္ခာဒုက္ခာနဲ့ဆို တော်ရတန်း၊ ဝင်မနေား၊ လူတို့သူးတဲ့ ခံနေရာတွေရင်’

အလွမ်း အငေး လည်ပြန်

အားကြီးငါးချင်တာပဲ၊ တစ်ယောက်တည်း ကျွေရတာ အားကယ်လိုက်တာလို့  
ပြောပြောပြီး ငါးချင်တာပဲ’

မခင်တွေးရှိ၏ ဟန်အမူအရာမှာ ပြောနေရင်းကပင် ငါ ချလိုက်တော့  
မည့် အသွင်ဆောင်လျက်။ ဒါနှင့်ပင် စကားလွှဲရသည်။ ဈေးဝယ်လာသည့်  
အကြောင်း စကားစရာသည်။ လက်ထပါလာသည့် ပစ္စည်းများအကြောင်း  
မေးမြန်းရသည်။ နောက်တော့ လမ်းခွဲရန် နှုတ်ဆက်ရပါသည်။

‘ကျွန်မ သတိရတယ်လို့ ပြောပေးပါနေ့ဟု မခင်တွေးရှိ မှာသည်ကို  
ထိုတစ်နောက် အိမ်ရောက်ရောက်ချင်း ပြောပြမိသည်။ သို့သော် စကား  
အချို့ကိုတော့ ချိန်ထားပေသည်။ မတတ်နိုင်သည့်အတူတူ သိုံးလည်း  
ဘာများ ထူးမလဲဟု ကျွန်မ တွေးခဲ့ပါသည်။

‘အပြောင်းအချွဲ သတင်း ဘာကြာသေးသလဲ မသိဘူး၊ တွေးရှိ  
မပြောဘူးလား’

‘မပြောဘူး အမေ’

အိမ်မေးယူပြီဖြစ်သည့် ကျွန်မမိခင်ကား နေရာသီကိုမှ ကြံကြွခိုင်နိုင်  
ပုံးမှုးရာသီကိုတော့ လွမ်းတသည့် စိတ်နှုန်းနှင့် ကျော်ဖြတ်ရန် ကြိုလာရ  
ချေပြီ။

ကျွန်မသည် ရုံးတက်ရန် အိမ်ကထွက်သည့် နံနက်တိုင်း ဝရံတာရှိ  
အမေးမေးမျှော်ဟန်အား မသိမသာ အကဲခတ်လျက် နှုတ်ဆက်ရသည်။  
ဉာဏ်ဆိုလျင်တော့ ကျောင်းဆင်းချိန် ကျော်လွန်မှုသာ အိမ်ပြန်ရောက်  
လေရာ သည်မြင်ကွင်းကို ကြိုဖို့မရှိ။ သို့သော် နံနက်ချိန်တိုင်း မြင်ကာမျှနှင့်  
အမေးအလွမ်းကို စာနာသည်။

တစ်ဖက်တွင်တော့ ကျောင်းဖွင့်ရောက်နှင့် ရုံးဖွင့်ရောက်တို့ တိုက်လျက်နေ  
ရာ လိုက်ပို့ရန် အခွင့်မသာပြီ။ သည်အတိုင်း အမေ တစ်ယောက်တည်းမှ  
မထွေတ်တို့။ မိုးရက်များကား စွေလှသည်။ ဗုက်ထနေသည့် မြန်းလမ်းများ၊  
တော့လမ်းများကို မဖြတ်စေလို့။ မိုးရေ အစိုးမခံစေလို့။

သို့သော် တစ်ရက်တွင်တော့ ကျွန်မ အိမ်ပြန်ရောက်ချိန်၌ ကြီးကြီးတွင်  
တိုင်တန်းစရာရှိလေပြီ။ နေ့ခင်းက ကျောင်းကလေးဆီ အမေ သွားလိုက်  
သတဲ့၊ မိုးမိုးမြှို့မှ ပြန်ရောက်လာသတဲ့၊ ခေါင်းနည်းနည်း အုံလာလို့

အေးတိုက် အိပ်ခိုင်းထားရသတဲ့။

အိပ်ခန်းထဲသို့ တန်းဝင်သော် အမောကို ခုတင်ထက်၌ လဲလျောင်းလျက်သား တွေ့ရသည်။ မျက်ဝန်းများကား စောပိတ်လျက်။ အသက်ကို ဖြည့်ဖြည့်မှန်မှန် ရှာရှိက်လျက်။ နှုတ်ခမ်းများတွင်ကား အပြီးရိပ်ထင်ဟပ်နေပေသည်။ စိတ်ကျေနှစ်မှုကို ပြဆိုသည့်အပြီးအား ငေးကာ ကျွန်မပင့်သက်ချရပါသည်။

ထိတစ်သမာတော့ အမောကွင် ပြောစရာများစွာ။

ကလေးများက ပြီးကြိုကြသည့်အကြောင်း၊ မခင်တွေးရှိ မျက်ရည်ကျသည့်အကြောင်း၊ လယ်ထဲယာထဲရောက် မိဘများမှအပ အိမ်တွေ့ရှိကြသည့် ဘုံးဘွားများ စိမ်းသာအယ်လဲဖြစ်ပုံကို မြင်ခဲ့ရကြောင်း စသည်စသည်။ ကလေးတို့က စာသင်ပေးပါဆိုတော့ အမေက ရယ်မောင်းဆန်ရသေးတာ။

ဘတ်လမ်းဘတ်ကွက်ကို ပုံဖော်သည့်သမ္မယ် အမေပြောပြတော့ ကြီးကြီးနှင့် ကျွန်မမှာ နားစိုက်ရပါသည်။

‘ဆရာမကြီး မပြန်ပါနဲ့တဲ့ ကလေးတွေက ပြောကြတယ်၊ အေး.. မပြန်လို့ ဘယ်ရမလဲ၊ ဆရာမကြီး ကိုယ့်နေရာကိုယ် ပြန်မှာပေါ့၊ ဆရာမကြီးနေရာကို တစ်ယောက်ရောက် လာမှာပေါ့လို့ ပြောပြရရော’

‘အမေနေရာကို လူစား ရောက်လာတော့မယ်လား’ဟု ကျွန်မဖြတ်မေးလိုက်ပါသည်။

‘လာတော့မယ်လို့တော့ ပြောတာပဲ’

လာမှပဲ..။ ကျွန်မ စိတ်အတွင်းက ကျိုတ်၍ဆိုမိပါသည်။ သည်လူစားမရောက်လေမချင်း အမေ သောကွားရသည်ကို မကြည့်ရက်ပါပော့။

အမေသည် ရုံဖန်ရုံခါတော့ ဓာတ်ပုံစာအုပ်ဟောင်းလေးများကို ထုတ်လျက် ကြည့်နေတတ်တာ မြင်ရလေသည်။

အမေနှင့် အမေတာဟည်ငယ်တို့၏ ဓာတ်ပုံများ။ နိုင်ငံတော်အလဲတလူလူလွင့်လျက်ရှိသည့် မြစ်စိုက်ကျောင်းကလေးရှုတွင် စီတန်းလျက်ရပ်နေသော ကျောင်းသားငယ်လေးများ။ အပြီးအရယ်တို့သည် ဓာတ်ပုံဟောင်းများထက် အသက်ဝင်မြို့။ အမေလက်များက ထိုဓာတ်ပုံများ၏

အဂျမ်း အငေး လည်ပြန်

မျက်နှာပြင်ကို တို့ထိပွတ်သပ်လျက်။

သည်စာတ်ပုံများအနက် အချို့ကတော့ ကျွန်မကိုယ်တိုင် ရိုက်ပေးခဲ့သည့်စာတ်ပုံများ။ အမေ ပင်စင်မယူမီ အမှတ်တရရှိစေရန်။

ကာယကံရှင် အမေ မပြောနှင့် စာတ်ပုံရိုက်ကူးခဲ့သော ကျွန်မပင် ထိုစာတ်ပုံဟောင်းများကို အမှတ်မထင် ကြည့်မိလေတိုင်း ကျောင်းစာသင် ခန်းအတွင်းရှိရသည့် ထိုတစ်ရက်တာကို အမှတ်ရလေသည်။ အမေ ကျောင်းမှ ကလေးငယ်တို့၏ ဖြေစင်ရှိးသားသော မျက်နှာများစွာ။ အမေ အပေါ် အားထားချစ်ခင်သော မျက်ဝန်းများ။ အနာဂတ်ကို ဆေးခြယ်သ မည့် စာအံသံများကတော့ ကြားရသူကိုပင် ကြက်သီးဖြန်းဖြန်းထော်သည်။ အသံလေးများက စူးစူးကြည်ကြည်။ ကျောက်သင်ပုန်းပေါ် လက်ထောက် ၍ ပြီးလျက်ရှိသည့် အမေမျက်နှာကလည်း ဆေးသားပါပီ စာတ်ပုံထက် ရပ်လုံးကြွလျက်။

ခုတော့ အမေကလေးငယ်တို့သည် ဆရာမလုံးလောက်သော နေ့ရက်များကို ကသောင်းကန်င်း ကျော်ဖြတ်နေရပါလိမ့်မည်။ သူတို့ သည်လည်း အမေကို လုမ်းတလိမ့်မည်။ အမေမှာလည်း နေရှိသရွှေ သူတို့အကြောင်း တွေးနေမည်။ ဒါကိုတော့ ကျွန်မ အတပ်သီပောသည်။

တစ်ရက်တွင်တော့ ရုံးက ပြန်ရောက်သည့်အခိုက် ရွှင်နေသော အမေ မျက်နှာကို မြင်ရလေသည်။ အမေသည် ဝရ်တာတွင် ရှိနေသည်။ ကျွန်မကို စောင့်ကြုံနေပုံရသည်။ ပြောစရာတစ်ခုခု ရှိနေပုံလည်း ရလေသည်။

ကျွန်မသည် အမေမျက်နှာကို မြင်လိုက်ရကဗောတည်းက ဘာပြောမည် ကို စိတ်မဝင်စား။ အမေအပြီးကိုသာ စိတ်ဝင်စားမိသည်။ ရက်များစွာ အတွင်း အမေအပြီးကြည်ကြည်ကို ပထမဆုံးအကြိမ် ပြန်မြင်ရပြီ။ ဘာပြောမည်မသိပါဘဲလျက် စိတ်ချမ်းသာမှုကို နှီးနှီးညုံညုံ ခံစားရပါသည်။

‘သမီးရော ကျောင်းမှာ လူစားရောက်ပြီတဲ့ နေ့ခင်းက ထွေးရှိ ဖုန်းဆက်တယ်’

အမေအသံမှာလည်း လှိုက်လဲ လူပ်ခတ်နေပောသည်။

အမေအပြီးသည် မျက်လုံးသို့တိုင် အရိပ်ထင်လျက်။ ထိုမျက်ဝန်းများ တွင် အစိမ်းအဖြူဝတ် တပည့်များစွာကို မြင်ယောင်နေလေသလား၊

အလွမ်း အငေး လည်ပြန်

ကျောက်သင်ပုန်းပေါ်က ဖြေဖြူ၍ စာလုံးလေးများကို မြင်ယောင်နေလေ  
သလား။ အမေသာ သီပေမည်။

‘တော်သေးတာပြု၊ နိမ့်ဆိုရင် အမော့မှာ ကျောင်းကို တစ်နဲ့တစ်နဲ့  
စိတ်ပူနေရတာနဲ့ မပြီးတော့ဘူး’ဟု ချစ်ခင်စိတ်နှင့် ဆိုမိသည်။

အမေသည် စားပွဲပေါ်က စာရွက်လေးတစ်ရွက်ကို လှမ်းယူသည်။ အပြီးနှင့် ငှုကြည့်သည်။ တစ်ထပ်ကျောင်းဆောင်လေးရှုံးတွင် ဆရာမနှင့်  
ကျောင်းသားသုံးသီးတို့ ရပ်နေပုံကို ရေးဆွဲထားသည့် ကလေးလက်ရာ။  
ပထမတန်းကျောင်းသူလေးက လက်ဆောင်ပေးလိုက်သတဲ့။ အမော့မှာ  
မိုးရေ့မထိစေရန် တယ့်တယ ယူခဲ့လေသည်။

‘အမေထားခဲ့ရင်၊ အမေ မရှိတော့ရင် အမော့နေရာမှာ နောက်  
တစ်ယောက်က အဆင်သင့်ဝင်ပြီး အရှိန်မပျက်သွား နေစေချင်တာ  
သက်သက်ပါ သမီးရယ်၊ အဲဒီလို မဖြစ်သရွှေ့ စိတ်မချမှုံးသာ ဖြစ်ရတာပဲ၊  
ဟော..ခုတော့ စိတ်အေးရပြီလေ’

အမေသည် ခဲခြစ်ရုပ်စာရွက်လေးကို လက်ချောင်းများနှင့် ထိတွေ့ရင်း  
ခုမှ တွေ့ဖူးသလို အကြည့်စူးစိုက်နေမြဲ။

ကျွန်းမကမူ အမော့မျက်နှာကို ပန်းချီတစ်ချပ်လို့ ငေးနေပေသည်။

ကလျာမဂ္ဂဇင်း၊ ၂၀၁၄



## စာရေးသမုဒ္ဒန၏ ကိုယ်ရေးအကျဉ်း

၁၉၈၀ ပြည့်နှစ် ဇန်နဝါရီလ ၁၅ ရက်တွင် ကချင်ပြည်နယ် ဗန်းမောက်ချုပ်ရုံး  
မိုးမောက်ဖြောက်ယ်၊ မန်ဆာင် ကျေးဇူးများ အဖ ဦးကျော်လှ၊ အမိ ဒေါ်အန်းစိန်တို့မှားမြင်  
သည်။ အမည်ရင်းမှာ မဖြော် ဖြစ်သည်။ ဘူးကယ်တန်းမှ ဆယ်တန်းအထိ အ.ထ.က(၄)  
ဗန်းမောက်တွင် ပညာသင်ကြားခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အခြေခံပညာအထက်တန်း အောင်မြင်  
ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၃ ခုနှစ်အထိ မွန်လေးနိုင်ငံခြားသာသာ တက္ကသိလ်တွင်  
ပညာသင်ယူခဲ့ပြီး အကိုယ်ပို့သာသာစကား အမိကဖြင့် ဝိဇ္ဇားကို ရရှိခဲ့သည်။

တက္ကသိလ်ကျော်းသူ့ဝတ္ထု နာမည်ရင်းအပါအဝင် ကလောင်အမည် အမျိုး  
မျိုးဖြင့် ဝါသနာရှင် ကဏ္ဍများအတွက် ကဗျာများ၊ ဝတ္ထုများ စတင်ရေးသားခဲ့သည်။  
၂၀၀၆ ခုနှစ်တွင် စံပယ်ဖြော်ကလောင်အမည်ဖြင့် စာပေလောကသို့ စတင်ဝင်  
ရောက်ခဲ့သည်။ ဝတ္ထုအများစုကို ဖူးငံဆယ်ကျော်သက် မဂ္ဂဇိုင်းတွင် ရေးသားခဲ့ပြီး  
ရွှေအမြဲတော်၊ ချုပ်ရှိ၊ ကလျား၊ ရန်းသစ်၊ ခေတ်ရရှိ၊ Treasure Land၊ Faces၊ Idea  
စသည် မဂ္ဂဇိုင်းများတွင်လည်း မဂ္ဂဇိုင်းဝတ္ထု ဝတ္ထုရည်များ ဖော်ပြခြင်းခံခဲ့ရသည်။

၂၀၁၄ ခုနှစ်တွင် ဟထမဆုံးဝတ္ထုရည်ဖြစ်သော မြောက်များက အလွမ်းရာသီကို  
ထုတ်ဝေခဲ့သည်။ လက်ရှိအချိန်အထိ ဝတ္ထုရည် လေးအပ်၊ ဝတ္ထုပေါင်းဂျာပို့တစ်အပ်  
ထုတ်ဝေပြီးဖြစ်ကာ ကလေးဝတ္ထုတို့စုံ စာအပ်နှစ်အပ်ကိုလည်း ရေးသားထုတ်ဝေခဲ့ပြီး  
ဖြစ်သည်။

ဖူးငံဆယ်ကျော်သက်မဂ္ဂဇိုင်းတွင် ဖော်ပြခဲ့သော အပြန်လမ်းဘယ်မှာ လမ်း  
ဘယ်မှာ ဝတ္ထုပို့ဖြင့် ၂၀၁၄ ခုနှစ် ရွှေအမြဲတော်စာပေဆူ(ဝတ္ထုပို့ခု)၊ မြောက်များက  
အလွမ်းရာသီ ဝတ္ထုရည်ဖြင့် ၂၀၁၄ ခုနှစ်အတွက် အမျိုးသားစာပေဆူ (ဝတ္ထုရည်)၊  
သဟာယစာပေဆုတို့ကို ရရှိခဲ့သည်။

ခင်ပွန်းသည် ဦးညိုအောင်နှင့်အတူ ရန်ကုန်ဖြော်တွင် နေထိုင်လျက်ရှိကာ  
မဂ္ဂဇိုင်းဝတ္ထုနှင့် ဝတ္ထုရည်များ ဆက်လက်ရေးသားလျက်ရှိပါသည်။

\* \* \*